

ପ୍ରକାଶିତ
ବିଦ୍ୟାଲୟର
ମାନ୍ୟ





မြန်မာ့ရိုးရာ ဆင်တန်ဆာ

ဒဂုံနတ်ရှင် ရေးသည်

စာပေးမာန်ထူတ် ပြည်သူလက်စွဲစာစဉ်

၁။	မြန်မာရှိရာစွဲ	၁၁၂
၁။	မြန်မာရှိရာစွဲလေ့ ၁၁၃	၅၇
၂။	မြန်မာရှိရာအဝတ်တန်ဆာ ၁၁၄	၅၈
၃။	နှစ်းတွင်းသူတို့၏ အဆင်တန်ဆာများ ၁၁၅	၁၃
၄။	ခြေခံညွှန်ထိုး အဝတ်တန်ဆာများ ၁၁၆	၂၉
၅။	မြန်မာယောကျားတို့၏ ဝတ်စားဆင်ယင်မှု ၁၁၇	၃၃
၆။	မြန်မာရှိရာ ယက်ကန်းပညာ ၁၁၈	၅၃
၇။	မြန်မာရှိရာ ဆိုးဆေးများ ၁၁၉	၅၄

နိဒါန်း

ကမ္မာအရပ်ရပ်ရှိ ယဉ်ကျေးသော နိုင်ငံကြီးသားများသည် မိမိတို့ ရှိုးရာအလိုက် ဝတ်စားဆင်ယင်မှုတိုကို နှစ်သက်မြတ်နှီးစွာ တိန်းသိမ်းစောင့် ရှောက်သော အလေ့အထ ရှိခဲ့ကြလေသည်။ ထိုအလေ့အထကား အခြား ကြောင့်မဟုတ် မိမိတို့မျိုးရိုး၏ ဂုဏ်သိရိကို မတိမ်ကောဇ်လိုသောသဘော သက်ဝင်ခြင်းသာလျှင် ဖြစ်ချေသည်။ နှစ်တွေညာင်း၍ ခေတ်ဟောင်းတွေ လွန်ခဲ့သော်လည်း ခေတ်သစ်နှင့်လိုက်လျော့စွာရှိုးရာစေလူကို မမေ့မပျောက် ဘဲ ပြုပြင်ဝတ်စားကြသည်ကို တွေ့ရလေသည်။ အာရုံတိုက်တွင် ယဉ်ကျေးမှု ၏ လက်ဦးဖန်တီးခဲ့ကြသောတရုပ်ပြည်နှင့်အိန္ဒိယပြည်တိုးများကို ကြည့်ရှု လျှင် အိန္ဒိယနှင့်တရုပ်လူမျိုးတို့သည် ရှိုးရာဝတ်စားဆင်ယင်မှုတိုကို အထူးလေးစားကြောင်းတွေ့မြင်ရလေသည်။

တရုပ်နိုင်ငံတွင် ယခုခေတ်ပညာယိုတိုးများနှင့်ခေါင်းဆောင်တိုးများသည် ရှိုးရာဝတ်စားဆင်ယင်မှုတို့ကို မပျောက်ပျက်စေရန် စောင့်ရှောက် သည့်သဘောဖြင့် ငင်းတို့တို့ယ်တိုင် ရှေးက ဝတ်ဆင်ပုံများကို အနည်းငယ် သာ ပြုပြင်၍ ဝတ်ဆင်ကြသည်ကို တွေ့ရ၏။ တရုပ်ပညာယိုတိုးများမှာ ယခု တိုင် ရှေးအဝတ်အစားနှင့်မှတ်ဆိတ်ရှုည်များ ထားကြသည်ကို တွေ့ရ၏။ အိန္ဒိယပြည်တွင်လည်း ထိုနည်းတူစွာ ပညာရှင်ပုဂ္ဂိုလ်များနှင့်နိုင်ငံခေါင်းဆောင်ပုဂ္ဂိုလ်တိုးများသည် ရှိုးရာအလိုက် အဝတ်အစားများကို ယခုခေတ် တွင် မြတ်နှီးစွာ ဝတ်ဆင်လျက်ရှိကြသည်ကို ကမ္မာကပင် သိလေသည်။

ဥရောပတိုက် နိုင်ငံကြီးများ၏လည်း ထိုနည်းတူစွာ ရှိုးရာစေလူဖြစ် သော ဝတ်ဆင်မှုတို့ကို အထူးမြတ်နှီးစွာ ယခုတိုင်စောင့်ရှောက်ထိန်းသိမ်းလျက် ရှိနေကြသည်ကို တွေ့ရ၏။ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ၍

လည်း ထိနည်းနှင့်နှင့် ရာဇ်ဝင်အဆက်ဆက်မှ ရိုးရာမပျက် ဝတ်ဆင်ခဲ့ကြသောအဝတ်တန်ဆာများကို ယခုတိုင်ဝတ်စားဆင်ယင်ကြသည်ကို တွေ့ရ၏။ သို့သော် ခေတ်သစ်တွင် လူဖြစ်ကြရသော ခေတ်လူသစ်ကလေးများသည် ကမ္မာ့လူမျိုးစုံတို့နှင့် နေ့စဉ်နေ့စဉ်း ပေါင်းသင်းဆက်ဆံနေကြရသောခေတ်ဖြစ်၍ ဝတ်စားဆင်ယင်ပုံးတို့၌ အာရုံထွေပြား မျက်စီမှားနားသောင်၊ တောင်တပ်က မြောက်တလှမ်း၊ ယမ်းဆမြှော်ခေါ် အတွေးချော်ကြမည်ကို စိုးရိမ်မိ၏။

မိမိတို့တိုင်းပြည်ကို ချစ်ခင်လေးစားသူတို့သည် မိမိတို့၏ ယဉ်ကျေးမှုများကို အထူးကြိုးပမ်းထိန်းသိမ်းစောင့်ရှောက်ကြရပေမည်။ ယဉ်ကျေးမှုကို ထိန်းသိမ်းရာ၌ မိမိတို့၏ ကိုးကွယ်ရာဘာသာယဉ်ကျေးမှု၊ ရိုးရာအတတ်ပညာ ယဉ်ကျေးမှု၊ ရိုးရာထုံးစံ၊ ဓမ္မလူနှင့်ပေါင်းင်းဆက်ဆံမှု၊ ရိုးရာဓမ္မလေ့ ဝတ်စားဆင်ယင်ထုံးဖဲ့မှ စသည်ဖြင့်ရှိ၏။

ထိုယဉ်ကျေးမှုအရပ်ရပ်တွင် ဖြော်သဏ္ဌာန်နှင့်ဟန်အမှုအရာတို့ကို ရိုးရာမပျောက်ကွယ်စေလိုလျှင် ဝတ်စားဆင်ယင် ထုံးဖဲ့မှုများကို အထူးစောင့်ရှောက်ကြရပေမည်။ ဝတ်ဆင်မှုကို ပဓာနမပြုဘဲ သာမန်ကိစ္စတဲ့ မမှ လောက်ဟု အထင်ရောက်၍ ဝတ်မှားဆင်ယင် နှစ်ရှည်များခဲ့သော မြန်မာဟူသော လူမျိုးပင် ပျောက်ကွယ်လိမ့်မည်ဟု ယူဆနိုင်လေသည်။

ထိုမျှလောက်အရေးကြီးသော မြန်မာမှုတုက္ခရာကို ဂရုမစိုက်၊ ဥပေက္ခာနှင့်ပိုက်သတိအား သတိတရားရစေခြင်းဂျိတ်း၊ ရိုးရာမပျက် ဝတ်စားဆင်ယင်ကြပုံးတို့ကို ခေတ်သစ်လူသစ်များ သိရှိစေခြင်းဂျိတ်း၊ ရည်ရွယ်လျက် ဤစာအုပ်ငယ်ကို ရေးသားလိုက်ရပေသည်။ ဤစာတမ်း၌ ပါဝင်သော ရှေးက ဝတ်စားဆင်ယင်ပုံးအကြောင်းအရာများသည် ပညာထိုပေါင်းစုံတို့၏ မှတ်စုံ

မှတ်ရာ အဖြောဖြောတိမ္ထ ထုတ်နှတ်ရေးကူး၍ ဖော်ပြခြင်းသာလျှင် ဖြစ်ပေ
သည်။ ထိုကြောင့် သုတက္ကာ လိုလားကြကုန်သော သုတေသနပုဂ္ဂိုလ်များသည်
မူလရှာဖွေစုဆောင်းခဲ့ကြသော ပညာရှင်ကြီးများကို အထူးပင် ကျေးဇူးတင်
ထိုတ်ကြောင်း နှီးဆော်လိုတ်ရပါသတည်း။

(၁)

မြန်မာရှိရာဓလေ့

မြန်မာပြည်သည် ပထဝါဒနာဂတ်အထားဖြင့် သဘာဝအလျောက် တောကောင် ရေမြေမြစ်ချောင်းတို့ တည်နေပုံမှာ တိုင်းရင်းသားတို့၏ကံ အကျိုးပေးပင်ဖြစ်သည်ဟု ယုံကြည်သင့်လှပေသည်။ ထိုမှုတပါး တွင်းထုက် တော့ထွက်ရတနာပစ္စည်း အမျိုးမျိုးများလည်း လွန်စွာကြယ်ဝလှ၏။ ရာသီ အလိုက် ဖူးပွင့်ငံ့စိုး အမည်အမျိုး များလှသော ပန်းသစ်ပင်တို့လည်း နေရာ ဌာနမရွေး ကျေးလက်မြို့ငယ်နှင့်မြို့ကြီးများ၏ ပျော်ပိုက်စဘွဲ့ လွန်စွာပင် တင့်တယ်လျောက်ပတ်လှပေ၏။

ထို့ကြောင့်ပင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ပျော်ရွှင်ရွှင်လုပ် ကိုင် နေထိုင်စားသောက်မှုကိုပြုနိုင်ကြ၏။ ရောင်စုံပန်းများကဲ့သို့သောဝေတ် စားတန်ဆာများကို နှစ်သက်မြတ်နီးစွာ ဝတ်ဆင်လေ့ရှိကြ၏။ အထူးသဖြင့် မေပြန်စွာင် နေထိုင်ကြသူတို့သည် ပန်းစုံအသွေးအရာင်များနှင့် အဖူးအပွင့် အပြောက်အခိုင် အဆင်ဆန်းများကို နှစ်သက်ကြ၍တောင်ရှိုး၏ နေထိုင်ကြသူများကား ညီမြှိုင်းသောအရာင်တွင် အစင်းကြီးများ အရေးအကြောင်း များ ပါဝင်သောအဆင်မျိုးကို နှစ်သက်ကြ၏။ သစ်တော့ ထူထပ်သောဒေသ ရှိလှမျိုးများမှာ အနီး-အပြာ အစိမ်းရောင်များကို ဝတ်ဆင်လို့သော ဆန္ဒရှိကြသည်ကို အသီးသီးတွေ့ရှိရင်လသည်။ သို့သော် တနိုင်ငံလုံးကို ခြီးမြှုံးကြည့်လျှင် ရှေးအထက်ကော်ကာရိုက မြန်မာတိုင်းရင်းသားများသည် အနီးရောင်ကို ပိုမိုနှစ်သက်စွဲလမ်းကြေကြောင်း စာဟောင်းမှတ်စုနှင့်ရာဇ်ဝင်တို့အရ သိရှိရ၏။

ထိမ္မတပါး တွင်းထွက်ရတနာများဖြစ်ကြသောရွှေ-ငွေ-ပယင်း-
ဒုတ္ထာ-ဂေါ်မှတ်-ဥသာဖယားစသော ကျောက်မြတ်တိုကို စွဲလမ်းကြသဖြင့်
ရွေးဘုရင်များနှင့်နှစ်ဦးတွင်းသူ နှစ်ဦးသားတို့သည် အဝတ်အထည်များ၌
ရွှေခြည်ငွေခြည်စသည်တို့နှင့်တက္က ကျောက်မြတ်ရတနာများပါ ရောနော၍
ချုပ်လုပ် ဝတ်ဆင်မှုကို ပြခဲ့ကြလေသည်။ အထူးသဖြင့် ရွှေကို အမွန်အမြတ်
ထားပြီးလျှင် ဝတ်စားတန်ဆာအဖြစ် အသုံးပြုလေ့ရှိကြ၏။

မြန်မာပြည်သည် ပူးအိုက်သော တိုင်းပြည်ဖြစ်သည်အားလုံးစွာ
ဝတ်စားဆင်ယဉ်မှုတို့မှာ ရာသီဥတုနှင့်လိုက်လျော့သော အဝတ်တန်ဆာများ
ကိုသာလျှင် ဝတ်ဆင်လေ့ရှိကြ၏။ မြန်မာရာဇ်ဝပေါ်မီ ပျူးခေတ်အချိန်
က မြန်မာတိုင်းရင်းသား ပျူးလူမျိုးများသည် တရာ်ပြည်နှင့် ဆက်သွယ်
လျက် တရာ်မင်းများနှင့် ရင်းနှီးစွာ သွားလာကူးသန်းခဲ့ကြသည်ကို သိရှိရ
၏။ ထိုစွေးအခါက ပျူးတို့၏ သူခုမအနုပညာဟုဆိုအပ်သော သဘင်ပညာ
များသည် တရာ်ပြည်သို့ရောက်ရှိကြကြောင်း တရာ်ရာဇ်ဟောင်းများ
၌ တွေ့ရှိရ၏။ တရာ်ရာဇ်ဟောင်းဖြစ်သော “မန်ရှုကျမ်း” “ချို့အုတန်ရှု
ကျမ်း” နှင့်မှတ်တမ်းဟောင်းများဖြစ်သော “ပိုကျူးအိကျမ်း” “ပိုရှုချိန်ချင်ချိ
ကျမ်း” များ၌ ပျူးတို့၏ အကြောင်းကို အမျိုးမျိုး ဖော်ပြထားကြလေသည်။

တရာ်ပြည်တောင်ပိုင်းယူနှစ်ပြည်ဖက်တွင် “နံကျောင်းမင်း” လက်
ထက်ဖြစ်သော “ကိုလိုဖုန်းမင်း”၏ ပြေားတော် “အီမို့ရှုန်းမင်း” လက်ထက်တွင်
မြန်မာပြည်ဖက်မှုလာသော ပျူးသဘင်သည်တို့၏ အကြောင်းကို ဖော်ပြရာ၌
ထိုကချေသည်တို့၏ ဝတ်ဆင်ထားပုံတိုကို ချီးကျူးရေးသားထားသည်ကိုတွေ့
ရ၏။ ပျူးတို့သည် အနီရောင်တွင် ရွှေကြီးများပါသော ခေါင်းစည်းများ၊

ခါးစည်းများနှင့် နီမြိုင်းသော အဝတ်တဘက်များကို လွှပစွာ ဝတ်ဆင်ထား ကြောင်း မှတ်သားထားခဲ့ကြလေသည်။

မြန်မာတို့၏ ဝတ်စားဆင်ယင်မူးနှင့် ပတ်သက်၍ အကျို့ကိုလက် လွှမ်းမြှုပါ ရှာဖွေမှတ်သားရသည်မှာ ပုဂံခေတ်အနောရထာမင်း၏ နောက် ပိုင်းမှစ၍ ဖြစ်လေသည်။ ပုဂံဘုရားတန်ဆောင်းများ၏ ရေးသားထားသော ပန်းချိရပ်ပုကားများကို ကြည့်ရှုရခြင်းအားဖြင့် ရွှေးခေတ် ဆင်ယင်ထုံးဖွဲ့ မှကို အတော်အသင့် အကဲခတ်နိုင်ဘူယ်ဖြစ်၏။ သို့သော် ထိုပန်းချိကားများ မှာ မူလရေးသောရှုပ်ပုံများ ဟုတ်မဟုတ် မသိနိုင်သောကြောင့် မည်သည်။ ခေတ်ကာလအချိန်လောက်က ဝတ်စားဆင်ယင်မူးမျိုး ဖြစ်သည်ဟု၍ ကား အတိအကျ ခန့်မှန်းရန် ခဲယဉ်းပေသည်။

နောက်ပိုင်းဖြစ်သော ပုဂံခေတ်၌ ဝတ်စားဆင်ယင်ကြပုံများမှာ တရာ့တ် အိန္ဒိယ လူမျိုးများ ရောယူက်နေထိုင်လာကြသဖြင့် အိမ်နီးချင်းနိုင်ငံ များမှ ဝတ်စားပုံတို့အတူယူမည်ဆိုက ယူနိုင်ကြသည်ဟု မှန်းဆောင် ဖြစ် လေသည်။ သို့သော် အနောရထာမင်းမှစ၍ နောက်မင်းများလက်ထက်တွင် ဗုဒ္ဓ၏ တရားတော်များ လွှမ်းမိုးလာသောကြောင့် မြန်မာလူမျိုးတို့၏ ဝတ်စား ဆင်ယင်ပုံတို့မှာ ဗုဒ္ဓ၏ ယဉ်ကျေးမှုများအတိုင်း ဟိရိန္ဒာ့ဘုတ္တပ္ပါဒ္ဒန္ဒာ့-အရှက်အ ကြောက်ကို ငဲ့ကွဲက်လျက် ရိုးရာမပျက် ဝတ်ဆင်ကြလိမ့်မည်မှာ ယုံမှားဘုံယ် မရှိဖြစ်ချေသည်။

ဝတ်စားဆင်ယင်မှတင် ဗုဒ္ဓဘုရား၏ အိပ်ဒြော်ဖြစ်သော ကိုယ်-နှုတ်-နှုလုံးသုံးပါး၏ ယဉ်ကျေးမှုကို လိုက်နာကြရပေမည်။ ကိုယ်အမူအရာယဉ် ကျေးမှု နှုတ်အမူအရာယဉ်ကျေးမှု၊ နှုလုံးဟုဆိုအပ်သော စိတ်နေစိတ်ထား ယဉ်ကျေးမှုစသော ယဉ်ကျေးမှုသုံးမျိုးတွင် ကိုယ်အမူအရာကို ဦးစွာထား

သဖြင့် ကိုယ်နှင့်သက်ဆိုင်သောဝတ်ဆင်မှုတို့၏ အထူးသဖြင့်ပြု ဆင်ယင်ဝတ်စားကြေမည်မှာလည်း ယုံမှားဘွဲ့ယုံမရှိဟု ဆိုရပေမည်။

ထုံမှတပါး ကဗ္ဗာနိုင်ငံများတွင် ယဉ်ကျေးမှုကို ဦးစွာပြုစုကြသော တရုတ်ပြည်နှင့် အီနိုယပြည်တို့မှာ မြန်မာပြည်၏ အိမ်နီးချင်နိုင်ကြီးများ ဖြစ်ခြင်းကြောင့် ရှင်းရှင်း ဗုဒ္ဓသာသနနှင့်ကားချိန်ခေတ်နှင့် ကြိုသဖြင့်ရှင်း ဝတ်စားဆင်ယင်မှုတို့မှာ မူချယ်ကျေးလိမ့်မည်ဟု ယုံမှတ်ဘွဲ့ယုံဖြစ်ချေ သည်။ မြန်မာတိုင်းရင်းသားတို့သည် တပါးသူတို့၏ အတူကို ယူသည်ဆိုစေ ကားမှ မြန်မာမှုသက်သက် ဖြစ်လာစေရန် အထူးပြုပြင်ဖန်တီးတတ်သော အ လေ့အထူးကြသော လူမျိုးများဖြစ်၏။ တို့အပြင် မိမိတို့လူမျိုးနှင့်မိမိတို့ဒေ သအလိုက် စရိတ်ရှိရှိရာကို ငဲ့ကွက်လျက် မြန်မာတိုင်းရင်းသား ဝတ်ဆင်မှု များကိုသာ လေးစား မြတ်နိုးခဲ့လေသည်။

ရွှေးအခါက မြန်မာလူမျိုးတို့သည် အဝတ်တန်ဆာများကို ချည် ထည် (ပါဂ္ဂမ်း)ဖြင့်ရက်၍ ဝတ်ဆင်ခဲ့ကြသည်မှာ မြန်မာပြည်၏ဥတုရာသီနှင့် လိုက်လျောစွာ ဝတ်ဆင်ကြခြင်း ဖြစ်သည်ဟုလုံကြည်ဘွဲ့ ဖြစ်လေသည်။ မြန်မာတို့သည် ပါဂ္ဂမ်းကို ပုဂံခေတ်ဦးလောက်မှစ၍ စိုက်ပျိုးခြင်းအလေ့အ ထရှိခဲ့ဟန်တူလေသည်။ အင်းဝခေတ်ဦးလောက်တွင် တရုတ်ပြည်နှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စွဲ၏ အတော်ပင် ဖွံ့ဖြိုးလာခဲ့သည်ကိုတွေ့ရလေသည်။ တရုတ်တို့နှင့်မဟာမိတ်ဖြစ်ခဲ့ကြသည်မှာ ပုဂံကစွဲ၍ အင်းဝခေတ်အထိ ဖြစ် လေသည်။

မုံရွှေးဆရာတော် ရှင်အရိယဝံသ အာဘိစ္စရုရံသီ၏ မှတ်စွဲ၏ “မြန်မာတိုင်းပြည်က တရုတ်တိုင်းပြည်သို့ ဂုဏ်းလေ့တတ်ဆန်လေသည်ကား တန် တန်၏၍ ၂၅၀၀ ခန့်ရှိသည်။ လေ့တစ်စင်းသော် ဂုဏ်းချိန် နှစ်သောင်းကျ

သည်။ ဂမ်းပေါင်း ဝါးသန်းခန့်အတွက်ကျသည်။ ဒေးဝန်းတိုက်က ဆိုသည်
မှာ လေ့ ၂၀၀ မျှသော ဒေးဝန်းကို သွင်းနိုင်ပေတော့မည်လောဆိုသည်။”
စသည်ဖြင့် တွေ့ရှိရသည်။ ထိမှတ်စုအရ တရုတ်ပြည်မှမြန်မာဝါရွှေမှုံးကို ၀ယ်
ယူကြောင်းကား ထင်ရှားဖြစ်၏။

တရုတ်ပြည်မှာ ဝါရွှေမှုံးအစိုက်နည်းပါး၍ ပိုးထည်များကို ပို့မို၍အ
ထည်ရက်လုပ်ကြလေသည်။ အင်းဝခေတ် ဘက္ဗီးတော်မင်းတရားလက်ထက်
တွင် တရုတ်မြန်မာနှုတ်နိုင်ငံ အထူးရင်းနှီးသွေ့မြတ်သဖြင့် တရုတ်ပြည်ဖက်
မှု။ တရုတ်ရာဇ်နှင့်ဂါဌာဝါးအမျိုးမျိုးကိုင်း၊ ပိုးထည်နှင့်ကျောက်
မြက်ရတနာများကိုင်း လက်ဆောင်ပဏ္ဍာတော်အဖြစ် ပေးကြ၍ မြန်မာတို့
ကလည်း ဆင်စွဲယ်-ကျောက်သံပတ္တမြားနှင့်နှုန်းသာနှစ်များ၊ မြန်မာပညာစွဲမှုံး
ဖြင့် ပြုလုပ်သောပစ္စည်းများကိုပြန်၍ ပေးကြောင်း မှတ်တမ်းဟောင်းများ၏
တွေ့ရ၏။ သို့ဖြစ်၍ မြန်မာတို့ဝါတ်စားဆင်ယင်မှုများမှာ အင်းဝခေတ် ကုန်း
ဘောင်ခေတ်တို့၏ ပုဂံခေတ်ကဲ့သို့မဟုတ် ဝတ်ဆင်မှုအနည်းငယ် ပြောင်းလဲ
လာသည်ဟုဆိုရပေမည်။

(j)

မြန်မာ့ရိုးရာ အဝတ်တန်ဆာ

မြန်မာရိုးရာ အဝတ်တန်ဆာများမှာ ပုဂ္ဂိုလ်ကပင် အကော်ယဉ်ကျေးသိမ်မွေးလျက် လူ၏ ခန္ဓာအထက်ပိုင်းတဲ့ ဝတ်ဆင်ရသောရင်လှမ်း တုယင်၊ အပေါ်ရှုစသော အဝတ်များနှင့်အောက်ပိုင်းတဲ့ ဝတ်ဆင်ရသော ခါးဝတ်ပုဆိုး၊ ထဘီ၊ ခါးတင်စသော အဝတ်အစားများကို သုံးစွဲကြောင်း သိရ၏။ မြန်မာနိုင်ငံတဲ့ ဝတ်စားဆင်ယင်ကြသည်မှာ အုပ်စိုးသောများနှင့် ဆိုင်ရာ နှစ်းတွင်း၌ ဝတ်ဆင်မှုတမျိုး၊ ကုန်သည် လှယ်လုပ် ဆင်းရသားများ ဝတ်ဆင်မှုတမျိုးနှင့် စစ်ရဲတို့ဝတ်ဆင်မှုတမျိုးဟူ၍ ရှိခဲ့လေသည်။ သို့ဖြစ်ရကား အဝတ်တန်ဆာတို့၏ အမည်များကိုလည်း ထို့ကိုသင့်သလိုအမည်အမျိုးမျိုး ခေါ်ဝေါ်လေ့ရှိကြလေသည်။

ပုဂ္ဂိုလ်ဟန်၏သော အပေါ်ရုံကို ဝတ်ဆင်ကြပုံမှာ အထက်ပိုင်းတွင်
စုလျားဟူ၏သော အပေါ်ရုံကို ဝတ်ဆင် အောက်ပိုင်းတွင် ထဘိကို ဝတ်ဆင်
ကြသည်ဟုယူဆနာယ် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ပုဂ္ဂိုလ် ပါဋ္ဌာန်၏
ဟူ၏သော ပါဋ္ဌာန်းကားသောခေတ်က အပေါ်ရုံကို “ပါဝါရောဟူ၍င်း၊
ဥတ္တရာသင်း”ဟူ၍င်း ရေးသားသည်ကို တွေ့ရ၏။ “ ဥပသျာနဲ့ ဥတ္တရာ
ဥတ္တရိယ် ”ဟူသော ပါဋ္ဌာဘသာမှာ အပေါ်ရုံဟောပုဒ်များဖြစ်၏။ စုလျားဟူ
သည်မှာ “ကေဘာဇာကဝတ္ထု”၌ စုလျားကို ထောက်းတလုညွှေ မိန်းမတလုညွှေ
အသုံးပြုရသည့်အရာဟု ဖွင့်ဆိုထားသဖြင့် အပေါ်ရုံစုလျားကို ဝတ်ဆင်၍
အောက်ပိုင်းက ထဘိဝတ်သည်ဟု ယူဆဘယ် ဖြစ်သည်။

ထဘီမှာ ယခုကာလ တွေ့မြင်ရသော ရင်တဲ့ထဘီမျိုးမဟုတ်၊ ပုဂံခေတ် ဟောင်းထဘီများမှာ ကွဲ့ငွေးစွဲပဲအိတ်ရှုံးမျိုးဖြစ်၍ တောင်သူများဝတ်သော အဝတ် မျိုးကဲ့သို့ ဖြစ်လေသည်။ ပသဂံဝိသောဓနိသတ်ညွှန်းတွင် ထဘီနှင့်ထဘက် အ ကြောင်းကို ဖော်ပြုရန္တ အောက်ပိုင်းဝတ်ကို ထဘီဟူခေါ်၍၊ အထက်ပိုင်း ဖုံးလွှမ်းရသောအဝတ်ကို တဘက်ဟူခေါ်ကြောင်း၊ ထိုစကားမှာ မြန်မာစကား စင် စစ်ဖြစ်ကြောင်းနှင့်ဆိုလေသည်။ ရှေးနှစ်ပေါင်း ၆၀၀ ကျော်လောက်က လက်ရေး ဖြင့် ရေးသားထားသော မှတ်စုဟောင်းများတွင် “ထဘီနှီး” ထဘက်နှီး”ဟူ၍ ဆိုသည်။ နှီးဆိုသည်မှာ အဝတ်အလုံးစုတိခြုံ၍ ခေါ်သော ဝေါဘာရ ဖြစ်သည်။ ခင်းသော အဝတ်ကို ခင်းနှီး။ လက်ကိုင်သောအဝတ်ကို လက်နှီး။ မိုး ရေကာသော ခေါင်းဆောင်းအဝတ်ကို မိုးနှီး။ အသုံးမကျသော အဝတ်ကိုအနီးဟု ခေါ်ကြောင်း တွေ့ရလေသည်။

အင်းဝခေတ်က စကားထားရှုက်တခုတွင်။ “ငယ်ခါထဘက်ဝတ်။ ကြီးခါ မှုထဘက်ချုပ်”ဟူ၏။ အမိပို့က်မှာ ထန်းပင်ကို ဆိုလိုသည်။ ထန်းပင်များမှာ ငယ်စဉ်က ထန်းလက်များ ကိုယ်လုံး၌ ကပ်နေပြီးလျှင် ထန်းရေရသောအချိန်တွင် ထိုထန်းလက်များမှာ ပင်စဉ်မှ ကျွတ်ကျွေားသည်ကို ဆိုလိုသည်။ ယခုအခါတွင် “ထဘက်”ကို တဘက်-ဟူ၍ရှင်း၊ ထဘီကို ထမ်္ဟာ၍ရှင်း ရေးသားပြောဆိုလျက် ရှိကြလေသည်။ ထဘီဝေါဘာရှုံး (ထ)ဟူသော ဝေါဘာရသည် အထာဏထိုင်ကို ယူ ရသည်။ ဘီမှာ တန့်တားခြင်းအနက် တားဆီးခြင်းအနက် ဖြစ်သည်ဟု ဝေါဘာရ တွေ့ပကာသနိနှင့်တောင်တွင်းဆရာတော်၏ “ဝစ္စဝါစကအကျယ်”၌ ဖွင့်ဆိုထားလေ သည်။ ရှေးက အင်းဝမြို့သိချင်းဟောင်းတခုတွင် “ပန်းဘက်ပန်းဘီနှင့်ဘတ်နှီး သူစီးလို့ဘူမိးတဲ့လဲ-”ဟူ၍တွေ့ရကြောင်း ပသဂံဝိသောဓနိတွင် ဖော်ပြထား လေသည်။ အမိပို့က်မှာ “ပန်းထဘက်ကလေးနှင့်ပန်းထဘီကလေး ဝတ်လျက် ပို့နပ်နို့ကလေး စီးလာသော ဘယ်သူရဲ့ သမီးကလေးလဲ”ဟုဆိုလို သည်။

ထဘီဟူသော ဝေါဘာရနှင့်စပ်လျဉ်း၍ သတိုးမင်းဖျားသည် အဝမြို့ကို မတည်မီ စစ်ကိုင်းကို ထပ်မပြုပြင်၍ မြို့သစ်အဖြစ် စီမံနေစဉ် တဘောင်သံပေါ်

လာသည်မှာ “ထဘိကောင်းစေ။ ခြေကောင်းစေ။ ထဘ်ခါးစည်းချွေးကြီးတဖြာပန်းမာလာ”ဟူ၍ ဖြစ်လေသည်။ ထိုအချိန်က မိန်းမများသည် ထဘိကို ခါး၌ ဝတ်၍ ခါးအထက်တွင် ထဘ်တမျိုး (ခါးစည်း) ကိုပတ်လျက် ပခုံးထက်မှာ စုလျားအဝတ်ကို ခြေလေ့ရှိကြသည်ဟု ယူဆဘွဲ့ဖြစ်လေသည်။ ထိုမှနောက် အင်းဝေးတိ ယခေတ်လောက်တွင် ခါးစည်း၊ ခါးချပ်၊ တုယင်အကျိုစာည်ဖြင့် ဝတ်စားဆင်ယင်လာကြသည်ဟု ဆိုရပေမည်။

ဖော်ပြခဲ့သည်အတိုင်း မိန်းမတို့၏ထဘိသည် ရှေးပုဂံခေတ်က ကွင်းစွဲတ် အိပ်ရှုံးကဲသို့ ရှိနေခဲ့ရာ၊ မြန်မာသတ္တရာဇ် ၅၂၉ ခု၊ ပုဂံမင်းဆက် ၄၇ ဆက် ငြောက် နရသူ(ကုလားကျမင်း) လက်ထက်ရောက်သောအခါ နရသူမင်းသည် သုခုမသဘင်ပညာကို တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းလိုသဖြင့် သဘင်ပညာများကို ၆၇၀၁၀၀၈မေးမြန်းရာ အရည်အချင်းနှင့်ပြည့်စုံသော သဘင်ပညာများလွှန်စွာနည်းပါးလှသဖြင့် ပညာလိုရဟန်းတော်များကို လူထွက်စေ၍ သဘင်ပညာကို အားပေးစေရန် ကြိုစည်းမို့လေ၏။

ထိုအကြိုးပညာလိုအမတ် သွီးကာအား တိုင်ပင်ရာ သို့မှုအမတ်က ပုဂံရဟန်းတို့သည် ပရိယဝ်ကို လွှန်စွာ လုံးပန်းနေကြသဖြင့် ဘုရင့်အမိန့်တော်ဖြင့် သဘင်ပညာကို အားပေးပါဟု တိုက်တွန်းသော် ရမည်မဟုတ်၊ ပရိယာယ်ပြု၍ ကြိုးသာရမည်ဆို၏။ နောက်ဆုံးအမတ်ပညာလို့၏ အကြိုးအတိုင်း ကျောင်းဝိုင်းများအတွင်း၌ သဘင်ပညာသည် မိန်းမများကို ထဘိရင်ကဲ ဝတ်ဆင်ကပြစေ သည်သာမက နှုန်းတွင်းရှိ နှုန်းတော်သူမှုန်သမျှ မိဖိရားများပါ ထဘိရင်ကဲကို ဝတ်ဆင်ရမည်ဟု အမိန့်ထုတ်ခဲ့၏။ ထိုအချိန်မှအစပြု၍ မိန်းမတို့သည် ထဘိရင်ကဲကို စတင်ဝတ်ဆင်ခဲ့ကြလေသည်ဟု ရာဇ်ဝင်ကြပ်၌ ဆိုလေသည်။

ထိုအချိန်က ထဘိသာလျှင် ဝတ်ဆင်သည်မဟုတ်၊ တုရင်အကျိုးများကိုလည်း ရှေ့တည့်တည့်မှ ခွဲ၍ ဝတ်ဆင်ကြလေသည်။ ထိုမှနောက် မိန်းမများ ဝတ်ဆင်သော “ရင်သီမီး”နှင့်“ထန္တီး”တို့ကို ပြုပြင်၍ ဝတ်ဆင်

လာကြသည်။ ရင်ကဲ့တုရင် (အကျိုး)တွင် ရင်ကို ဖုံးလွှမ်းထားရန် “ရင်သိမ်း” ခေါ်သော ရောင်စုံအဝတ်ကိုင်း၊ “ ထိန္ဒီး”ဟုခေါ်သော အတွင်းခံအဝတ် ကိုင်း ရင်လုံခြုံစေရန် ဝတ်ဆင်ခြင်း ဖြစ်လေသည်။

အင်းဝခေတ်နောက်ပိုင်းတွင် ထဘိရင်ကဲ့များကို ဝတ်ဆင်ကြရာ မိန်းမတို့အဖို့ ကိုယ်အမှုအရာ ယဉ်ကျေးမှုကို ဖြစ်စေသဖြင့် အင်းဝဘုရင် များသည် ထဘိကိုပင် ရီးရာမပျက် ဆက်လက် ဝတ်ဆင်စေခြင်း ဖြစ်ဟန်တူ၏။ ထဘိရင်ကဲ့ကို ဝတ်ဆင်၍ ရင်ကဲ့အကျိုး-ရင်သိမ်းအဝတ်၊ ခါးချပ်-ခါးစည်းတို့ဖြင့် ဆင်ယင်ဝတ်စားထားသော မိန်းမင်္ဂလာကိုးသည် ရှင်း၏ အဝတ်အစားကို ငဲ့ကွက်လျက် သွားလာနေထိုင်မှု၏ အထူးဂရစိုက်၍ ယဉ် ကျေး သိမ်မွှေ့စာ ပြုမူရချေမည်။ ထိုကြောင့် ရှေးကမြန်မာမိန်းမများသည် အသွားအလာအနေအထိုင်တို့၏ လွန်စွာသိမ်မွှေ့နှင့်ကြော်၏။ ကိုယ်အမှုအရာ ကို လိုက်ပြီးလျှင် နှုတ်အမှုအရာကလည်း ယဉ်ကျေးသိမ်မွှေ့ရလေတော့ သည်။ ထိုအတူ စိတ်နေသကောထားကလည်း ဝတ်ဆင်ပြောဆိုမှ နောက်သို့ ပါသဖြင့် စိတ်ထား နူးည့်သိမ်မွှေ့လာကြသည်ဟု ယုံကြည်ဘူယ် ဖြစ်ချေ သည်။

ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် မိန်းမတို့၏ ထဘိများကို အထူး ယဉ်ကျေးသားနားအောင် ဖန်တီးလျက် ထဘိအောက် အမြိတ်နားကို ရှုည် လျားစွာ ပြုပြင်ထားကြော်။ ဝတ်စားဆင်ယင်မှု၏ပင် မြန်မာမင်းလှုတ်တော် က ဂရုတစိုက် သတ်မှတ် ကန့်သတ်ထားကြောင်းကို မြန်မာသဗ္ဗာရာ၏ ၁၂၄၀ ပြည့်နှစ် တန်ဆောင်းမှန်းလပြည့်ကျော် ၃ ရက်နေ့ထုတ် အမှုခွဲဝေပုံ အမိန့် တော်တွင် “သစ်-ပျော်-ဝါး-ကြိမ်-ဖျင်-စောင်-ပုံဆိုး-ထဘိများကို ထု

ပြက်၊ လက်သစ်၊ တောင်တို့၊ တောင်ရှည်၊ စစ်ကြောဆင့်ဆိုရန် အမှု—”ဟူ၍
ပုံနှိပ်စာနှင့် ရှိခဲ့လေသည်။

ထဘီ၏ အမျိုးအစားများမှာ (၁)ရာကျ လွန်းထဘီ (၂)ဝဝကျ
လွန်းထဘီ (၃)၂၀ကျလွန်းထဘီ (၄)၅၀ကျလွန်းထဘီ (၅)၆၀ကျလွန်းထဘီ
(၆)၃၀ ကျလွန်းထဘီ (၇)၂၂ ကျလွန်းထဘီဖုံး (၈)၂၄၀၌တောင်ထာကိုယ် ၂၀
ကျလွန်းထဘီ (၉) ၄၂၈ ၃၀လွန်းကျ ထဘီ (၁၀)၄၂၈ ၂၂လွန်းကျထဘီဖုံး
(၁၁)ထိန်ပန်း ထဘီဖုံး (၁၂)၄၂၈းအလတ်ထဘီဖုံး (၁၃)၄၂၈း အငယ်ထဘီဖုံး
(၁၄)စည်းပွင့်ထဘီဖုံး (၁၅)ဘလာထဘီဖုံး (၁၆)အာဇာဝိပိုးကုံးစပ်ထဘီ (၁၇)
ချည်ကုံးစပ်ထဘီ (၁၈)ပိုးတောက်မဲကျစိစိထဘီ (၁၉)နှပ်ပူလဲထဘီ (၂၀)
နှပ်ပူလဲ ခါးစည်းထဘီ (၂၁)၂၄၀၌တောင်ကိုယ်နှပ်ပူလဲခါးစည်းထဘီ ဟူ၍
ထဘီအမျိုးပေါင်း ၂၁ မျိုးကို နှစ်းတွင်းသူများနှင့်သူငြေားသူကြေား သား
သမီး မယားများ ဝတ်စားဆင်ယင်လေ့ရှိကြကြောင်း သိရလေသည်။

မိန်းမအဝတ်တန်ဆာနှင့် ပတ်သက်၍ အထက်ပိုင်းတွင် ဝတ်ဆင်ရ
သော ကိုယ်ဝတ်အကြီးများမှာ ရှေးအခါက ဝတ်ဆင်ပုံကို အထက်တွင် ဖော်
ပြခဲ့လေသည်။ ထိုမှနောက် ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် မိန်းမဝတ်
အကြီးများကို အမျိုးမျိုး ပြုပြင်ဆင်ယင်လာကြသည်ကို တွေ့ရ၏။ ထိုင်
မသိမ်းဟု နောက်ခေတ်များ၏ ခေါ်ကြသောအထည်မှာ “ရင်ဝတ်” ခေါ်သော
ရတနာ ရင်သိမ်းကိုယ်ထည်ပင် ဖြစ်လေသည်။ မြန်မာရာဝင်တွင် တသက်
လုံး သုံးခါသောပြီးဘူးသော ရမည်းသင်းစားသိလဝ၏ အိမ်သူဇီးသည် မြို့
အနီးသို့ စစ်ကြေးနီးကပ်လာသဖြင့် လင်ဖြစ်သူထံ အမြန်ပြီး၍ လာရာ
“ရင်ဝတ်”မျှမကပ်ဟု ဆိုသဖြင့် ထိုရင်ဝတ်ကိုပင် ထိုင်မသိမ်းဟုခေါ်ခြင်း
ဖြစ်ချေသည်။

ထိုင်မသိမ်းအကျို၏ ချုပ်လုပ်ရပဲ အစိတ်အပိုင်းများမှာ (၁) ကိုယ်
ထည် (၂) အလက်-အကျိုလက်ကို ဆိုလိုသည် (၃) ရင်ထောင်-ရင်ပတ်ကို
လုံအောင်ဖုံးကွယ်သော ရင်လွှမ်းစ (၄) ရင်ဖုံးအပြင်က ဖုံးကွယ်သော အ
ပိုင်း (၅) လည်ခုံ-လည်ပင်းပေါက် အဝန်ရာ (၆)အနိုး-အကျို ခါးအောက်
သို့ သိုးခြား ကြေးစည်ပုံသဏ္ဌာန် အစကလေး ချထားခြင်းကိုခေါ်သည်။

ထို့ကြောက်မျိုးသောအစိတ်အပိုင်းတို့သည် မိန်းမဝတ် ထိုင်မသိမ်း
အကျို၏ အစိတ်အပိုင်းများဖြစ်၏။ ထိုအစိတ်အပိုင်းများကို ဖော်ပြုရသည်
မှာ မြန်မာမြန်းမတို့၏ ယဉ်ကျေးမှုကို ပေါ်လွင်စေရန် အထူးဖော်ပြလိုက်
ခြင်း ဖြစ်သည်။ “အနိုး”ဟုခေါ်သော ထိုင်မသိမ်းအကျို၏ ဝဲ-ယာနှစ်ဖက်
အောက်တွင် တဲ့လျက်ကျနေသော ကြေးစည်သဏ္ဌာန်ကလေးနှစ်ခုကို တစုံ
တယောက်သောယောကုံးက လက်ဖြင့် ထိကိုင်ခဲ့သော် မြန်မာရာဇ်ဝင်
ဥပဒေအရ လက်ရောက်မှု ကျျေးလွန်ရာရောက်၏။

ထိုကြောင့် မိန်းမအကျိုတွင် “အနိုး”ဟုခေါ်သောအစိတ်အပိုင်းပို
ကလေးတခုသည်ပင်လျှင် မိန်းမ၏ ကျွန်းတခုလုံးကို ထိန်းသိမ်းထားစေ
သည်ဟု ဆိုရပေမည်။ ထိုအစကလေးကို လက်နှင့်ကိုင်မိသော ယောကုံး
တိုးအား ကြီးလေးသောအပြစ်ကို ခံစေနိုင်သဖြင့်၊ မိန်းမတို့ကျွန်းကို များ
စွာတန်ဖိုးထားခဲ့ကြောင်းကို ကောင်းစွာသိနိုင်ပေသည်။ ထိုကြောင့် ရှေး
စကားပုံးပုံး “မိန်းမတို့ ကျွန်းရွှေပေးလို့မရ”ဟု ဆိုရိုးစကား ရှိခဲ့လေသည်။

(၃)

နှစ်းတွင်းသူတို့၏ အဆင်တန်ဆာများ

မြန်မာရိုးရာ ဝတ်စားဆင်ယင်မှုတွင် နှစ်းတွင်း ဝတ်စားဆင်ယင်မှုနှင့် သာမန်လူတို့ ဝတ်ဆင်မှုမှာ မတူကဲပြား ခြားနားကြောင်းကို ဖော်ပြခဲ့ပြီး။ နှစ်းတွင်းသူတို့မှာ မကြာခကာ အခမ်းအနားများ၏ ဝတ်ဆင်ကြရသဖြင့် ငါးတို့၏ ဝတ်ဆင်ပုံမှာ ခန့်ညားထယ်ပါမှု ရှိရလေသည်။ နှစ်းတွင်းသူ နှစ်းတွင်းသားတို့သည် မဂ္ဂလာအခါတော်အမျိုးမျိုးတို့၏ သင့်လျဉ်းရာ တို့ ရိုးရာအလိုက် ဝတ်စားဆင်ပြင်ကြရ၏။ မင်းပဲသာင်များမှာ အထူးသဖြင့် သားတော်ကြီး၊ သမီးတော်ကြီး၊ သားတော်လတ်၊ သမီးတော်လတ်၊ သားတော် သမီးတော်၊ မင်းသားကြီး၊ မင်းသားလတ်၊ မြင်းမူးမင်းသားတို့၏ သားသမီးများနှင့် ဝန်ကြီး၊ အတွင်းဝန်၊ ဝန်စုရတို့၏ သားသမီးများ၊ ထိုပြင် အတွင်းမဲ့ မှန်နှစ်းတော် အပျို့ကြီး၊ အပျို့တော်လတ်၊ အပျို့တော်တို့ကို နားထွေး၊ သျောင်တုံး၊ ဆံတုံးတုံး၊ ထဘက်ဝတ်၊ ဒက်ဆင်မဂ္ဂလာ အခမ်းအနားများ ဖြစ်လေသည်း။

မြန်မာသွေးသရာ၏ ၁၁၆၄ ခုနှစ် ဘုံးတော်ဘူရား လက်ထက်က မြေးတော် ဆင်ဖြူရှင်မယ် နားထွင်း၊ ဆံတုံးတုံး။ ထဘက်ဝတ်၊ ဒက်ဆင် အခမ်းအနားတွင် ရှေးက ရိုးရာမပျော် ပြုခြေဖြစ်သော စာတမ်းစာရင်းများနှင့် ညီညွှန်းတိုက်ဆိုင်ပြီးလျှင် သနားတော်မူသော အဆင်တန်ဆာများနှင့် တက္က၊ ဘကြီးတော်ဘူရားလက်ထက် သမီးတော်လှိုင်းမင်းသမီး၊ ပင်းတလဲမင်းသမီး၊ ယင်းခဲ့မင်းသမီး၊ မိုးမိတ်မင်းသမီး၊ မိုးလိုင်းမင်းသမီးတို့၏ နားထွင်း၊ ဆံတုံးတုံး၊ ထဘက်ဝတ်၊ ဒက်ဆင်၊ မဂ္ဂလာအခမ်းအနားများ၏ သနားတော်မူသော အဝတ်တန်ဆာ စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။

- (၁) အကိုယ်ကြပ်။ လက်ရင်း၊ လက်ဖျား၊ အနားချုပ်ရှိုး
ရွှေ့လာသတ်အထည်။ ရွှေပွင့်ထို တထည်၊ ငင်းကို အချုပ်တိုက်မှ
ပြုပြင်ဆောင်ရွက်ပေးရ၏။
- (၂) မာတရတ်ဘက်သို့ရင်း၊ လက်ဖျားအနားချုပ်ရှိုး ရွှေ့လာ
သတ် အထည်။ ပိုးရည်တောင်းချက် ကြယ်စီးနှစ်ထည်။
- (၃) ရွှေပွင့်နဲ့ အကိုကြီး။ ဒုယင်တပ်၊ လက်ရင်း လက်ဖျား
အနား ရွှေ့လာသတ်အထည် ကြယ်စီး-တထည်။
- (၄) အကိုဒုယင်တပ်။ လက်ရင်းလက်ဖျား အနားချုပ်ရှိုး
ရွှေ့လာသတ်အထည်။ ပိုးရည်တောင် ဗျာချက် ကြယ်ကြဲနှစ်ထည်။
- (၅) ရွှေပွင့်နဲ့။ ကိုက်စပ်။ ကြယ်စီး။ ချုပ်ရှိုးအနား ရွှေ့လာသတ်
ထဘီ နှစ်ထည်။
- (၆) ဘဲစိမ်း။ ဘဲဝါ၊ ဘဲပြာ၊ ဘဲနီ၊ ရွှေပွင့်နဲ့။ ရွှေပွင့်နဲ့ချက်၊
ကိုက်စပ်နားချုပ်ရှိုး ရွှေ့လာသတ်ထဘီနှစ်ထည်။
- (၇) ပန်းလက်ချိတ် ရွှေ့ကြီးလိုက်၊ အနားရွှေချက်ပါ ထဘီ နှစ်
ထည်။
- (၈) တကျွန်း ရွှေရေး၊ စက်အနားပါ ထဘီ တထည်။
- (၉) ဘဲဖြူ။ ရွှေရေးစက်အနားပါ ထဘီတထည်။
- (၁၀) ရွှေပွင့်နဲ့။ အစိမ်းအပြာ၊ အဝါ၊ အနီချက် ကိုက်စပ်ကြယ်
စီချုပ်ရှိုး ရွှေလျက်ပြားသတ် ထဘက် တထည်။
- (၁၁) ကတ္တိပါ-အစိမ်း၊ အပြာ၊ အဝါအနီချက်ကိုက်စပ်ချုပ်ရှိုး
ရွှေ့လာသတ် ကြယ်စီထဘက်တထည်။

(၁၂)ဘဲစိမ္မားဘဲပါ၊ ဘဲပြား၊ ဘဲနီချယ်၊ ကိုက်စပ်ချုပ်ရှိုးရွှေ့လာသတ်၊ ကြယ်စိထဘက်တထည်။

(၁၃)သုဂ္ဂန္တရားရွှေ့လာသတ်၊ အထည်ကြယ်စီ ထဘက်တထည်။

(၁၄)ပန်းလက်ချို့တ်။ ရွှေ့လျက်ပြားသတ်ကြယ်စီထဘက်တထည်။

(၁၅)အကူနှံချား၊ ရွှေပွင့်ထိုး။ ကြယ်စီ ထဘက်တထည်။

(၁၆)မာတရဘက်သုတ်တထည်။

ဤကား ဘက္ကိုးတော်မင်းတရားလက်ထက် အမိန့်တော် စာမူ အတိုင်း ကူးယူတင်ပြရခြင်း ဖြစ်လေသည်။

သဏ္ဌရာ၏ ၁၂၄၆ ခုနှစ် သီပေါ်မင်းလက်ထက်က မိန်းမများ ဝတ်ဆင်ရန် ဆင်တန်ဆာ ခုနစ်မျိုးသာလျှင် သတ်မှတ်ထား၏။ အပျို့တော် ဂုဏ်တွင် အထူးရွေးချယ်ထားသော အပျို့တော်ရှုစ်ယောက်တို့မှာ အထက်က ဖော်ပြခဲ့သော ကာသက်ကြယ်ထိုး သို့ရင်းအကျိုကို ဝတ်ဆင်ခွင့် ရရှိကြသည်။ အကျိုမှာ ဖဲပါးအကျို့။ ကာတဆင့်၊ ကြယ်သုံးပွင့်ဆိုင်ထိုးကိုဝတ်ရသည်။ ထိုမှ တပါး အထူးသနားတော်မူသော မာရဘက်ကြယ်ထိုးအကျိုကိုလည်း ဝတ်ဆင်ရသည်။

မြန်မာမင်းများလက်ထက်က နှုန်းတွင်းအဝတ်အစားများကို ဝတ်ဆင်ရာ၌ အထူးပင် စနစ်တကျ ရှုရလေသည်။ အဝတ်အဆင်မှားလျှင် ရာဇာ ဝတ်သင့်တတ်သည်။ နှုန်းတွင်း၌ မင်းညီမင်းသားများပင် အဆင့်အတန်း

ဂုဏ်ဖြောက် လိုက်ချုပ်သာလျှင် ဒုယင်၊ အကျိုး-စလွယ်-ဗောင်း စသည်တို့ကို ဝတ်ဆင်ကြရသည်။

ရှေးက အစဉ်အလာအတိုင်း၊ နောက်မင်းများသည် အမှုထမ်းအရာထမ်းကြီးများကို အမိန့်တော်ချုမှတ်ပေးလေ့ရှိသည်။ ရှေးက ချုမှတ်ပေးလေ့ရှိသော အမိန့်တော်မှာ၊ “နတ်ပြည်ကြေညာင်း၊ ဘေးတော်လောင်းတို့ ဗောင်းစလွယ်အပ်၊ စွဲရွှေ့ယပ်နှင့် ခဝပ်ကြည်ဆွင်း၊ မင်းရင်ပြင်မှာ၊ လျှောက်တင်ပြီးစေ”ဟူသော အမိန့်အတိုင်း၊ ဝန်ကြီးများကြီးတို့သည်။ ရှေးကဘုရင် ဟောင်းများ၊ သနားတော်မှုသောအကျိုးဒုယင်-သို့ယင်းစသည်တို့ကို ဝတ်ဆင်ချုပ် ခေါင်းဗောင်းဖြူရွှေစလွယ်-ယပ်ရိုးရည်များ ကိုင်ဆောင်လျက် ရာဇ်က တွင် စစားဝင်ကြရလေသည်။

ထိုတဲ့သို့ အမိန့်ချုမှတ်ခြင်းမပြုက အမိန့်တော်ကို စောင့်ဆိုင်းနာ ခံကြရလေသည်။ ရှေးဘုရင်တော်းက ပေးခဲ့ဘူးသော ဘူးမည် ထိုးစည်းစသည်တို့ကို နောက်ရှင်ဘုရင်က ငင်းလက်ထက်တွင် အသုံးပြုခွင့်ပေးမှသာ သုံးစွဲရသည်။ သို့မဟုတ်က အမိန့်နာခံရသည်။ ဘူးပေးနည်းမှာ (တွင်စေ)ဟု ရှေးရှင်ဘုရင်က သတ်မှတ်ပေးခဲ့သော ဘူးထူးဖြစ်လျှင် နောက်ဘုရင် လက်ထက်၌ ဘူးသစ် မရမခြင်း ဘူးဟောင်းကို အသုံးပြုနိုင်သည်။ ထိုသို့မဟုတ်မှ ၍၅ (သနားတော်ခံစေ)ဟု ပေးခဲ့သော ဘူးမျိုးဖြစ်က၊ နောက်ထပ် အမိန့်မရမခြင်း ထိုဘူးကို အသုံးမပြုရခဲ့။

ထိုကြောင့် နန်းတွင်း၌ မင်းသမီး ကြီးငယ်တို့သာမက အပျို့တော်၊ လက်သုံးတော်တို့ပင် ဝတ်စား ဆင်ယင်ရာ၌ အဝတ်အကျိုးတို့ကို မိမိတို့ရာထူး ဂုဏ်ထူးအလိုက်သာလျှင် ဝတ်ဆင်ကြရ၏။ ထိုမျှမကသေး။ မိန်းမတို့၏ ကျက်သရေခေါ်သော ဆံပင်ပြုပြင်ခြင်းကိစ္စများ၌လည်း အဆင့်အတန်း

အလိုက် ဆံထုံးများကို ထံးဖွဲ့ကြရလေသည်။ မြန်မာမိန္ဒီးမများ၏ အလှ အယဉ် ကျက်သရေစင်မှာ ရတနာရွှေငွေစိန်ကျောက်တို့မှာ လွန်စွာ တန်ဖိုးများ လှ၏။

ဆံပင်ပြုပြင်ရေးကိစ္စများမှာ မြန်မာတို့ ခေတ်ဟောင်းဖြစ်သော ရှေးပုဂံခေတ်ကပင် ထင်ရှားခဲ့ဘူးလေသည်။ ပုဂံခေတ်က “စုလည်ထုံး”ဟု ခေါ်သော ဆံပင်ထုံးနည်းများမှာ—၅၅ မျိုးပင် ရှိခဲ့သည်ဟု အင်းဝခေတ် စာဆိုရဝေရှင်ထွေးက ဆိုလေသည်။ ထိုဆံထုံးများမှာ နန်းတွင်းသူတို့ မင်္ဂလာအခါတော်ပွဲများနှင့် ဆင်ယင်ထုံးဖွဲ့ကြရခြင်းဖြစ်လေသည်။ ပုဂံခေတ် က ဆံထုံး ၅၅ မျိုးကို မှတ်သားလေ့လာနိုင်ကြစေရန် အောက်ပါအတိုင်း ဖော်ပြလိုက်ရပေသည်။

ရဝေရှင်ထွေး၏—ပုဂံဆံထုံး ၅၅ မျိုး

(၁)မြိုတ်ဖြူ၊ (၂)မြိုတ်စိုး၊ (၃)မြိုတ်လွှတ်၊ (၄)စုလည်း၊ (၅)ရော့ရည်း၊
 (၆)တိမ်တောင်တက်သစ်၊ (၇)လျှစ်စစ်တပြက၊ (၈)စုဝှက်ရောင်ပြေး၊ (၉)နှင့်း
 သေးမန့်၊ (၁၀)ကြာည့်ဝှက်ဆံ၊ (၁၁)ဓာဝါနိုင်းကြည့်၊ ရှေ့မြှုပြုး၊ (၁၂)ဦးဖြီးရွှေ
 ပျော်၊ (၁၃)အင်ထော်တန်း၊ (၁၄)ပုလဲကိုးလုံး၊ (၁၅)ဂမူးငံးအာ၊ (၁၆)လေသာ
 ဝေါလည်၊ (၁၇)အြို့ခြည်မထင်၊ (၁၈)ယာဝင်၊ (၁၉)ခရာချောင်၊ (၂၀)ထုံးကြောင်
 (၂၁)ထုံးကျား၊ (၂၂)ပါးပါးမြိုတ်စိုး၊ (၂၃)အောင်မြို့နှုန်းမြတ်၊ (၂၄)ကရပိတ်နှုန်း
 သီး၊ (၂၅)ဆိတ်သမီး၊ (၂၆)ပြန်ပြီးဆယ်ထွေး၊ (၂၇)နေအာရုံး၊ (၂၈)ညျဉ်ယံ
 သောက်ရှား၊ (၂၉)တိမ်ဦးနံပါး၊ (၃၀)လေးပါးရာသီ၊ (၃၁)နှိုင်းပြစ်လွှတ်၊ (၃၂)
 နဂါးပတ်ကြေး၊ (၃၃)နန်းတွင်းမလွှား၊ (၃၄)မပြုဗုမှတ်ဝါ၊ (၃၅)ပဒ္ဒမှုမှုသီးနှံ၊ (၃၆)
 မကိုကိုးပါး၊ (၃၇)ခရားပုဂ္ဂိုလ်၊ (၃၈)ယုန်ရေးလန်ု၊ (၃၉)နေဝါယာဒေါင်း၊
 (၄၀)သုံးကြောင်းခြားယှက်၊ (၄၁)စုဝှက်ရောင်ချော့၊ (၄၂)သဘောတံခါးနှင့် (၄၃)

အန္တဖျေသူမောရဂါဝါ (၄၄)ဟယ်ဗျာစွဲ (၄၅)ပဲဇားတောင်ပြန် (၄၆)သည်း
ညွှန်လက်သင် (၄၇)ကွဲမဲးလင် (၄၈)နောက်တဲ့ (၄၉)မှတ္တာရွှေ့ (၅၀)ပူလဲ
တွဲနှုံးခြား (၅၁)ရတနာမဏ္ဍာင် (၅၂)ပွင့်ဆိုင်ပုဏ္ဍာရိတ် (၅၃)နဂါးအိတ်လေး
ဒေါင် (၅၄)ရှစ်မြောင့် (၅၅)ပြန်ကာဖက်-ဟူ၍ ဆံထုံး ၅၅ မျိုး ဖြစ်လေ
သည်။

ပုဂံမြို့ ကောင်းစားစဉ်အခါက ဆံထုံးထုံးနည်း ၅၅ မျိုးရှိခဲ့သော်
လည်း၊ အင်းဝညားရမ်းခေတ်သို့ ရောက်သောအခါ ဆံထုံးထုံးနည်းမှာ
၃၇ မျိုးသာရှိတော်၏။ အင်းဝခေတ်က “ကြုံထိယမှာ ရူပကောင်းလျက်၊ ဆံ
ထုံးဖျက်သည်။”ဟု ဆိုရှိရှိခဲ့ဘူးလေသည်။ အဓိပ္ပာယ်မှာ အဆင်းလှပသော
မိန်းမဖြစ်ပါလျက် ဆံထုံး ၃၇ မျိုးကို မထုံးတတ်သဖြင့် အလှပပျက်သည်ဟု
ဆိုလိုခြင်း ဖြစ်သည်။ မိန်းမတို့၌ ထိအချိန်က အရေးကြီးသော ကိစ္စတရပ်
မှာ ဆံထုံးထုံးတတ်ဘို့ကိစ္စဖြစ်လေသည်။ အပျို့ဖော်ဝင်စအရွယ်၌ ထုံးသင်
စဟုခေါ်၏။ ထိုခေတ်က စကားဟောင်းတဲ့မှာ “ဆံထုံးမတတ် ရွှေ့ခလေ့”
ဟူ၍ ဆိုရှိရှိခဲ့၏။ ထိုမှတပါး “မိန်းမဘုန်းကား ဆံထုံး၊ ယောကျားဘုန်း
ကား လက်ရုံး”ဟုဆိုလေသည်။ အကျယ်သိလို့မှု(အဘိဓာနတ္ထိသောဓန)မှာ
ကြည့်နိုင်ကြပေမည်။ သူ့စုံးဟုခေါ်သော မြို့ကောင်ပေါက်အရွယ်တို့၌ ဆံ
ကြက်တောင် စည်းကြဟန်ကို ဝံတောင်လယ်ဘုန်းတော်ကြီးရေး မယ်ဘဲ
၌ “ဆံကြက်တောင်စည်းစက— မနီးရကြာပြီ—”ဟူ၍ ဆိုကြောင်း သိရှိရလေ
သည်။ ဆံထုံး ၃၇ မျိုးခေတ်မှတဖန် ဘကြီးတော်ခေတ်သို့ရောက်ခဲ့ရာ ဆံထုံး
ထုံးနည်း ခုနစ်မျိုးသာ ကျို့တော့သည်တို့တွေ့ရ၏။ ထိုဆံထုံးခုနစ်မျိုးကို
ရှေ့ပိုင်းတွင် ဖော်ပြပါမည်။

မြန်မာမြန်းမတိအတွက် သဘာဝ ပင်ကိုယ်လုပ်ခြင်း ရှစ်မျိုးရှိသည်
ဟုရှေးအစဉ်အလာ မှတ်တမ်းများ၏ ဆို၏။ မြန်းမတိ၏ သဘာဝ အလုရှစ်မျိုး
ကို လောကနိုတ်ဆရာ သတ်မှတ်ခဲ့သည်ဟုသိရလေသည်။

မြန်းမတိ၏ သဘာဝအလု ရှစ်မျိုး

- (၁)သာမာ-ဝါဝင်းသော အသားအရေရှိခြင်း။
- (၂)မိဂိုး-သမင်မျက်စိနှင့်တူသော မျက်စိရှိခြင်း။
- (၃)တန့်မာ္မား-ခါးသေးခြင်း။
- (၄)သုရု-ဆင်နှာမောင်းကဲ့သို့ သွယ်သောပေါင်ရှိခြင်း။
- (၅)သုကေသီ-ကောင်းသော ဆံပင်ရှိခြင်း။
- (၆)သမပန္တ်ဒန္တ်-အစဉ်ညီညာတ်သော သွားရှိခြင်း။
- (၇)ဂမ္မာရနာဘီ-တွင်းနက်သောချက်ရှိခြင်း။
- (၈)သုသီလီ-ကောင်းသော အလေ့အကျင့်ရှိခြင်း။

ဤကား မြန်းမတိ၏ သဘာဝအလု ရှစ်မျိုးဖြစ်၍ ထိုကဲ့သို့လှသူ
သည် အမျိုးပင် ညုံစေကာမူ ထိမ်းမြားဆက်ဆံသင့်သည်ဟုဆိုလေသည်။
ဤရှစ်ပါးတွင် ဆူ-ကြံး-နိမ့်-မြင့်စသော အလုံးအရပ်၏ တင့်တယ်ခြင်း မပါ
ဝင်ချေ။ ထိုမှတပါး ဘိုးသူတော်ဦးမင်း၏ “ကောင်းခြောက်ဆယ်လေးရပ်”
စသော မြန်းမချော့ တေးတပ်ကဲ့သို့ အကျယ်တဝံး ဖော်ပြုမရှိချော့။ သို့
သော ရှေးက ရွှေးချယ်ပုံကိုသာလျှင် ထုတ်ဖော် ညွှန်ကြားလိုက်ရခြင်း ဖြစ်
ချေသည်။

အထက်ပါ ပင်ကိုယ်လုရှစ်ပါးတွင် ဆံပင်ပါဝင်နေသဖြင့် သဘာဝ
အလုတွင် ထူးကဲသော ကျော်သရေဝင်နေသည်ဟု ယူဆကြသဖြင့် ရှေးမင်း

များသည် ဆံပင်ကိုအထူးပင် အမွှမ်းတင်လေ့ရှိကြလေသည်။ မင်းသားများ ၏ သျောင်ထုံးမဂ်လာ ဆင်နဲ့ရသကဲ့သို့ မင်းသမီးများအဖွဲ့ရာလည်း ဆံထုံးထုံး-ဒက်ဆင်မဂ်လာပဲ့များ ဆင်နဲ့ရလေသည်။ ဘက္းတော်လက်ထက် မင်းသမီးများ ဆံထုံးပဲ လုပ်ဆောင်ရန် (ဆံထုံးကို မှုမ်းမြှုပ်လှယ်ရန်) ရွှေတိုက် ဆိုင်ရာမှ ဆောင်ရွက်ပေးရသည်မှာ အောက်ပါအတိုင်း ဖြစ်လေသည်။

(၁)ရွှေသား၊ ပတ္တဗြာမြားနှစ်ရှစ်စီသော မြိုတ်ဖြူ။ ဆံထုံး။

(၂) ငှုံး မြိုတ်စုံဆံထုံး။

(၃) ငှုံး မြိုတ်လွတ်ဆံထုံး။

(၄) ငှုံး စုလည်း ဆံထုံး။

(၅) ငှုံး ယက်င်ဆံထုံး။

(၆) ငှုံး လုံးတင်ဆံထုံး။

(၇) ငှုံး မြိုတ်ရှစ် ဆံထုံး။

(၈) ပတ္တဗြာမြားစီ ရွှေသားဆံကျင်။

(၉) ငှုံး ဆံထုံး။

(၁၀) ရွှေသားစည်းပဲ၊ စည်းတိုင်၊ အာဖောက်၊ ပရိတ်ချည် ကုန်းအထက်အောက် ပတ္တဗြာမြားနှစ်ရှစ်စီ။ ကျောက်ပွင့် ၁၂။ စိန်တောင်း၍။ သရက်ကင်းထုပြောက်။ ဆံမြိုတ်ပါအနား ပတ္တဗြာမြားနှစ်ရှပ်စီ။

(၁၁) ပရိတ်ချည်ကုန်း ပုလဲဝတ်ဆံတပ်။

(၁၂) ရွှေသားထိပ်အုပ်-ရွှေရောင်ပြားစုံ ခြယ်ပန်းပွင့်။

(၁၃) ပုလဲသေး ဝတ်ဆံတပ်မြဲ ညောင်ရွက်ပါ။

(၁၄) ရွှေသား နောက်တဲ့ကံး ရွှေရောင်ပြားစုံ ခြယ်ပန်းပွင့်။ ပုလဲသေး ဝတ်ဆံတပ်။

(၁၅)ရွှေသားချုပ်ပန်း၊ ရွှေရောင်ပြားစုံ ခြယ်-ပန်းပုံးပလဲသေး
ဝတ်ဆံတပ်။

(၁၆)ရွှေသားအပ်ရန် စုံနုဝင်ရတ်ပွင့်ထပ်။

(၁၇)ပတ္တမြားမျက်ခြယ် ဇူလိုင် ရွှေသားပါးကပ်။

(၁၈) ငှါး နားကပ်။

(၁၉) ငှါး နဖူးကပ်။

(၂၀) ငှါး မေးကပ်။

အထက်ပါ အတိုင်း ဆင်တန်ဆာများကား ဆံထုံးနှင့်တက္က ဦးခေါင်း
ပိုင်းတွင် ဝတ်ဆင်ရန် အဖိုးတန်ပစ္စည်းများ ဖြစ်၏။ ပငြဣမ ညောင်ရမ်းခေါ်
တွင် ဆံထုံးဂျမီး ထုံးကြပုံအကြောင်းကို ဆုံးမစား၍ လျော့ချင်း ရှိ။ ဆံ
ထုံးထုံးရှိုး ရှိ မျိုး။ သီချင်းခံရှိုး ရှိဂျမီး။ ဓမ္မသတ်ရှိုး ဘဝမျိုးဟူ၍ ပါရှိ
ခဲ့လေသည်။ အထက်ပါ ဆံထုံး၌ ဆင်ယင်ရန် ရတနာများမှာ ဘက္ကီးတော်
လက်ထက်၌ ကျွန်ုရီသော ဆံထုံးထုံးနည်းခုနစ်မျိုးအတွက် ပြုပြင် ဆင်ယင်
ရသော ရတနာများသာလျှင် ဖြစ်၏။

ကုန်းဘောင်ခေါ် ဘက္ကီးတော်လက်ထက်၌-ဆံထုံးခုနစ်မျိုး အ
ကြောင်းကို ဖွဲ့ဆိုထားသော လက်ဗျားမှု “ရွှေနှုန်းသုံးကို။ ပိုက်ကျိုး
မှုတ်ယူ။ သီတော်မှုလေ့။ မြိုတ်ဖြားညီညား။ မြိုတ်စိုးထွေတွေတ်။ မြိုတ်လွှဲတ်
မည်းမည်း။ စုလည်းရွှေငြှောင်း။ ယင်းထုံးထုံး။ လုံးတင်သစ်သစ်။ မြိုတ်ရှစ်
မြိုတ်ခံ။ မျက်ပျံရတနာ။ သိဂါးရွှေသား။ ပတ္တမြားရောင်ပြီး။ ခုနစ်လုံး
သည်။ ဆံထုံးမင်္ဂလာ တင့်ရွှေန်းတည်း” ဟု တွေ့ရှိရလေသည်။

ထိုမှတပါး လောသင်းအတွင်းဝန်မင်း ဦးချိန်၏ (အဘိဓာနတ္ထိ
သောဓန်)မှာ အထက်အဆိုပါ ဆံထုံးခုနစ်မျိုးအကြောင်းကို တွေ့ရှိရ၏။ ထို

ခုနစ်မျိုးမှာ ၁၂၃၇ ခုနှစ်လောက် အထိသာလျှင် အစဉ်အလာအတိုင်း
မင်္ဂလာပဲများပြုလုပ်၍ ဆောင်ရွက်ခဲ့ကြသည်ဟု ယူဆသင့်လေသည်။
၁၂၃၇ ခုနှစ်တွင် စုဘုရားကလေးနှင့်အခြားမင်းသား မင်းသမီးတို့ ဆံထုံး
ထုံး။ သျောင်ထုံး။ ထာက်ဝတ်။ သက်ဆင် မင်္ဂလာစကား ခုနစ်မျိုးတွင်-

- (၁)ဆံထုံးတော်မြိုတ်ဖြူ။ နတ်တူစိုးမည့်သူဘုရား။
- (၂)ဆံထုံးတော်မြိုတ်စိုး။ နတ်သို့ တင့်မည့်သူဘုရား။
- (၃)ဆံထုံးတော်မြိုတ်လွတ်။ နန်းထွတ်စံမည့်သူဘုရား။
- (၄)ဆံထုံးတော်စုလည်း။ ပစ္စည်းရတနာများစွာ ပါးမည့်သူဘုရား။
- (၅)ဆံထုံးတော်ယက်။ နန်းတွင်စံမည့်သူဘုရား။
- (၆)ဆံထုံးသော် လုံးတင်။ လသွင်တင့်မည့်သူဘုရား။
- (၇)ဆံထုံးတော်မြိုတ်ရစ်။ သက်ဆစ်ရာကျော် ရှည်တော်မူမည့်သူ
ဘုရား။

ထိုအချိန်မှုနောက် သီပေါ်ဘူရင်၏ လက်ထက်တွင် ထိုဆံထုံးခုနစ်
မျိုးမှာ လုံးဝပေါ်ကုတ်သွားပြီးလျှင်၊ ဘီးပဲ အမျိုးမျိုး ပေါ်ပေါက်လာသ
ဖြင့်၊ ဘီးဆံထုံးများနှင့်ဆံပတ်များကိုသာ ထုံးပတ်ကြသည်ကို တွေ့ကြရ^၁
သည်။ ခါတတရု မြှကလေးဆံထုံးဟုခေါ်သော နောက်တွဲထုံးများကို ထုံး
လေ့ရှုခဲ့ကြ၏။ ယခုခေါ်တွင် ထုံးကြသောနောက်တွဲထုံးမျိုးပင် ဖြစ်သည်။
မြှကလေးဆံထုံးဟုခေါ်သည်မှာ အနောက်နန်းမှတ်၍ မမြှကလေးမှာ ရာဇ်
ဝတ်တော်သင့်၍ အကျဉ်းချေနရစဉ် စိတ်နှုလုံး ညီးနှမ်းပူပန်ရှာသော

ကြောင့် ဆံပင်ကို ဂရကတမပြုနိုင်ရှာချု နောက်တဲ့ကလေး ထံးထားသော ပုံ
ပန်ထံးမျိုးကို ဆိုလိုသည်။

မြန်မာအမျိုးသမီးများမှာ ပုဂံခေတ်မှစ၍ အင်းဝခေတ်တ
လျောက်တွင် ဆံထံးကိုသာ အထူးသဖြင့် ဂရကတ ပြုကြ၍။ အဝတ်တန်ဆာ
များကိုမူ ရင်လှမ်းနှင့်ထဘက်တို့သာ အသုံးပြုဖန် တူလေသည်။ ရှင်မဟာ
ရွှေသာရ၏ တံတားဦးတည် မောက္န်းတွင် “တရွေရွှေအုတ်တွေများစွာ၊ မိုး
သူလာသီ၊ မြှေ့တာရွက်ပြီး၊ ကြောက်သမီးတို့၊ ညီးညီးသယ်သယ်၊ လှဆင်းရွက်
တို့၊ စံပယ်လိုက်တက်၊ ခြားဆင့်ရက်သား၊ ထဘက်ရင်ကန့်၊ ဝတ်စားသန့်နှင့်၊
ဆိတ်တွေန့်ချုည်တန်၊ အဲသံညောင်းဖြင့်”ဟူ၍ စပ်ဆိုထားလေသည်။ ဤမော
က္န်းစာအရ အင်းဝခေတ်က သူငွေးသူကြော်တို့၏ သမီးချော ပျီးဖြော်တို့သည်
လှပသော ခြားပန်း ခြားနှုတ်တို့ဖြင့် ရက်လုပ်ထားသော “ရင်ကန့်”ခေါ် ရင်
လွှမ်းတန်ဆာသစ်များကို ဝတ်ဆင်ပြီးလျှင် ဆံထံးတွင် လှပသော ဆိတ်တွေန့်
အဖုံးများဖြင့် ပြင်ဆင်လျက် နှုံသာဆိုပက်သော ထဘက်နှုံးများမှ ရန်း
တကြိုင်တကြိုင်ဖြင့် အဲသီချင်းများကို သံပြိုင် သီဆိုလိုက်ပါကြကြောင်း ဖော်
ပြထားလေ၏။ နှောင်းခေတ်လှများ မျက်ဝါးထင်ထင် စိတ်၌ မြင်လာစေရန်
ရှင်မဟာရွှေသာရ ပုဂံလှုပြတ်သည် အင်းဝခေတ်မှ ဝတ်စားဆင်ယင်ပုံတို့ကို
အလုံးစုံ ပါဝင်အောင် စပ်ဆိုတော်မူခဲ့လေသည်။

(၄)

ရွှေခြည်ထိုး အဝတ်တန်ဆာများ

မြန်မာရိုးရာ ဝတ်စားဆင်ယင်မှုတိုကို စုရုံးဖော်ပြရာဝယ် တတ်နိုင်သမျှ စုလင်အောင် ရှာဖွေတင်ပြမည် ဖြစ်ရကား။ ရွှေခြည်ထိုးအဝတ်အစားများကိုလည်း ထည့်သွင်း ဖော်ပြလိုက်ရ၏။ ထိုအဝတ်အစားများမှာ အထူးသဖြင့် ထိုးသုံးနှင့်သုံး အဝတ်တန်ဆာများဖြစ်၍၊ သာမန်ဆင်းရသားတို့အသို့ ဝတ်ဆင်မှ မပြုကြချေ။ တခါတရု ဘုရင်အမိန့်တော်ဖြင့် သဟင်ပညာသည်တို့၏ကပ္ပါကြီးများ၏ ဝတ်ဆင်ခွင့်ပြုသည်ကို တွေ့ရလေသည်။

ရွှေခြည်ထိုးအဝတ်တန်ဆာများသည် မည်သည့်အချိန်လောက်ကစတင်ပေါ်ပေါက်လာသည်ကို လေ့လာကြည့်ရှုခဲ့ရာ ပုဂံခေတ်ဟောင်း အချိန်လောက်ကပင် စတင်ပေါ်ပေါက်ခဲ့သည်ကို တွေ့ရသဖြင့် ထိုထက် ရှေးကျသောကာလတွင်လည်း ထိုအဝတ်တန်ဆာများရှိနေကောင်းသည်ဟုယူဆမဲလေသည်။ ထိုခေတ်ဟောင်းကာလကပင် ရွှေခြည်ထိုး အဝတ်တန်ဆာများကို နှစ်းတွင်း နှစ်းတွင်းသား မင်းမှူးမတ်အရာရှိများတို့သာလျှင် ဝတ်ဆင်ကြသည်ကို အထောက်အထားအားဖြင့် သိရှိရသည်။

ပုဂံခေတ်ဟောင်းကာလတွင် ဝတ်ဆင်ကြသော ရွှေခြည်ထိုးအဝတ်တန်ဆာများမှာ အင်းဝနောက်ပိုင်းခေတ်နှင့်ကုန်းဘောင်နောက်ပိုင်းခေတ်များ၏ ဝတ်ဆင်ကြသော အဝတ်တန်ဆာများနှင့်မတူ ကဲပြားခြားနားကြောင်းကို တွေ့ရ၏။ နောက်ပိုင်းခေတ်များ၏ ရွှေခြည်ထိုးအဝတ်များသည် အဆင့်အဆင့် ပြုပြင်ထားသဖြင့် လွန်စွာလှပ ခန့်ညားလေသည်။ ပုဂံခေတ်

ဟောင်း အချိန်ကာလက ဝတ်ဆင်ကြသည်မှာ ဦးခေါင်းလည်ပင်းနှင့် ခါးတို့
၌သာ လှပစွာ ဝတ်ဆင်၍ တကိုယ်လုံး ဝတ်ဆင်မူ ပြုသည်ကို မတွေ့ရပေ။

ပုဂံမြို့ အာနန္ဒာဘုရားအထွက်ဘက်ရှိ ဗုဒ္ဓဝင်ရပ်ထုများတွင် မယ
တော်မှာယာ သားဖွားခန်း၌ ထုလုပ်ထားသော ဝတ်ဆင်ပုံတို့တွင် ဦးခေါင်း
၌ ယခုကာလ စည်းပုံမျိုးကို ဆောင်း၍ လည်ပင်း၌ ပန်းပြောက် ပန်းနှယ်
များဖြင့် စီမံထားသော လည်ခွဲသဏ္ဌာန် ရွှေခြည်ထိုးအဝတ်ကို တွေ့ရ၏။
ခါးအောက်ပိုင်းတွင် ခြားပန်းအနွှယ်များ ဖော်ထားသော ကန့်တော်အသွေး
ခုံယင် အမြှတ်တန်ဆာကို တွေ့မြင်ရ၏။

ထိုမှတပါး သဏ္ဌာန် ၆၂၀ နှစ်တွင် တည်ထားသည်ဟု သိရှိရသော
ပုဂံမင်းနှုန်းအရပ်ရှိ၊ နန္ဒာပညာလိုက်ဂု ဘုရားအတွင်း ဆေးရေးပန်းချိကား
များကို တွေ့မြင်ရသည်မှာ ဦးခေါင်းထက်၌ စည်းပုံဆောင်း၍ လည်ပင်း
တွင် ရတနာမျိုးစုံ ခြေယ်သော လည်ဆွဲပန်းကုံးဖြင့်ရှင်း၊ ဖော်ထားသော
လက်မောင်း အထက်ပိုင်းတွင် ရတနာ လက်ကြပ်သဖွယ် ပန်းနှယ် ကျောက်
စီထားသည်ကိုရှင်း၊ ဝတ်ဆင်ထား၏။ လက်ကောက်ဝတ်နေရာတွင် ယခု
ကာလ ရွှေခြည်ထိုး လက်စည်းကဲ့သို့ ကန့်တော်ပန်း ဖော်ထားသော လက်စည်း
ကို ဝတ်ထား၏။ ခါးတွင် ရတနာကျောက်မျိုးစုံ စီခြေယ်ထားသော ရွှေခြည်
ထိုးတန်ဆာကို ဝတ်ဆင်ထား၏။

ခါးဝတ်မှာ လုံခြုံသော အဝတ်မျိုးမဟုတ်၊ တပိုင်းမျှသာ ဖုံးလှမ်း
ထားသည်ကို တွေ့ရ၏။ ထိုမှတပါး မြှင်းပုဂံပြောက်ကြီးဘုရားနံရုံ ဆေး
ရေး ရှုပ်များ၌ မြတ်စွာဘုရား တာဝတီသာမှ ကြလာဟန်ပုံတွင် ထိုးဆောင်း
နတ်သားရှုပ်များမှာ၊ မကိုဋ်သဏ္ဌာန် ဦးခေါင်း၌ ဆောင်း၍ ခါးတွင် ကန့်
ပန်းနှယ် ခါးစည်းချလျက် ခါးတောင်းကျိုက်ထားသည်ကို တွေ့ရ၏။ ထိုပြင်

များစွာသော ဆေးရေးပန်းချီးကားများ၏လည်း အလားတူ ပံ့သဏ္ဌာန်များ
ကို တွေ့ရလေသည်။

ထိုရပ်ပုံများ၏ ဝတ်စားဆင်ယင်ပုံကို လေ့လာကြည့်ရာ အိန္ဒိယ
၏ ယဉ်ကျေးမှုများနှင့် တူနေသည်ဟု ယူဆမိသည်။ ပုဂံခေတ်မှနောက်
အင်းဝခေတ်တလျှောက်တွင် ရွှေခြည်ထိုး အဝတ်အစားများကို ပြပြင်၍
လာခဲ့ကြရာ၊ ကုန်းဘောင်ခေတ်နောက်ပိုင်းလောက်တွင် မြန်မာမှ သက်
သက်အဖြစ်သို့ ပြောင်းလဲလာသည်ကို တွေ့ရှုရ၏။ ရွှေခြည်ထိုး အဝတ်တန်
ဆာတို့၏ ပံ့သဏ္ဌာန် တိုးတတ်လှပ၍လာသလောက် ထိုအဝတ်တန်ဆာတို့၏
တန်ဖိုးမှာလည်း လွန်စွာပင်ကြီး၍ လာသည်ကို တွေ့ရလေသည်။

မြန်မာတို့၏ ထိုးသုံးနှစ်းသုံးအဝတ်တန်ဆာများမှာရွှေခြည်ငွေ့ခြည်
ထိုး အဝတ်တန်ဆာများသာလျှင် ဂုဏ်ယူဘွဲ့ယ်ရာရှိသည်ဟု အမှန်အတိုင်း
ဝန်ခံရပေါ်မည်။ မင်းခမ်းမင်းနားကိစ္စများ၏ ခန့်ညား ထယ်ဝါစေရန် ဝတ်စား
ဆင်ယင်ရာ၏ ရွှေခြည်ထိုး အဝတ်တန်ဆာများသည် အထူးအရေးပါ အရာ
ရောက်လှပေါ်သည်။ ထိုကြောင့်ပင် မြန်မာရှင်ဘုရင် အဆက်ဆက်တို့သည်
ဝတ်စားဆင်ယင်မှုတို့ကို အထူးကရပြုကြလျက် မင်းပဲသဘင်များ၏ သပ်ယပ်
တင့်တယ် ကြည်ညိုဘွဲ့ယ်ဖြစ်အောင် ဝတ်စားဆင်ယင်လေ့ရှိကြလေသည်။

ထိုမှတ်ပါး ဂိုးရာစဉ်လာ ဝတ်စားဆင်ယင်မှုများနှင့်တူကွဲ
လောက်တူဘာကျမ်းဂန်များ၏ လာရှိသောအချက်အလက်တို့၏ တိုက်ဆိုင်၍
စစ်ဆေးပြုပြင် ဝတ်ဆင်ကြရလေသည်။ အမရပူရ ပဋိမြို့တည် နှစ်းတည်
ဘိုးတော်မင်းတရားလက်ထက်က ထိုအကြောင်းကိစ္စနှင့်ပတ်သက်၍ သာသ
နာပိုင် မောင်းထောင်ဆရာတော်ဘုရားထံသို့ တရှုပြုမြို့စား အတွင်းဝန် မင်း
ကြီးနှုန်းကျော်ထင်ကို စေလွှာတိုးပြီးလျှင် မေးမြန်းလျောက်ထားစေ၏။

၁၁၄၆ ခ တော်သလင်းလပြည့်ကျော် ခုနစ်ရက်နေ့တွင် မင်းကြီးနှုန်းကျော်ထင် လျောက်ထားသော ရာဇဗုဒ္ဓဘာသာ သဘင်၌ ဝတ်စားဆင်ယင်ပုံတိအကြောင်းကို ဆရာတော်ဘုရားက ရာဇဗုဒ္ဓဘာသာကျမ်းမှုင်း၊ ဝေဿန္တရာဇဗုဒ္ဓတော်ကြီးမှုင်း၊ ထုတ်နှုတ်ဖြေကြားတော်မူခဲ့လေသည်။ ရာဇဗုဒ္ဓဘာသာကျမ်းမှုလာသော “အမျှော်နှုန်း နိမ့်တကိရိတ္ထတာရာ” စသောစကားအရ အနက်အကျယ်ဖွင့်ထုတ်ရာဝယ် “ဘုရင်တို့၏ အဝတ်တန်ဆာသည် (၁) မျှော်ရာဇ်ရွှေဖြင့်ပြီးသော ပတ္တမြားကြယ်ဖွင့် စီအပ်သော မကိုဋ္ဌ (၂) လ-ရေးသုဖွှာ တင့်တယ်စွာ နှုန်းပြင်၌ ရွှေပတ်အပ်သောသင်းကျစ် (၃) ကြယ်ကိုးလုံးနှင့်တင့်စွာသော လက်ကောက် (၄) နှစ်သွာ်သော ပတ္တမြားနားချောင်း (၅) အထူးထူးသောရတနာတို့ စီခြယ်အပ်သော ဖြူဥ္ဏာရတနာတို့ စီအပ်သော ဖြူဥ္ဏာကိုယ်ဝတ် အဆင်းခုနှစ်ပါးရှိသော မဟောက်မပြန်သော အကြိုတို့ ဆင်ယင်၍” စသည်တို့ဖြင့် ဖော်ပြထား၏။

ထိုမှုတပါး ဝေဿန္တရာဇဗုဒ္ဓတော်ကြီးတွင် ပါရှိသော “အထသဗ္ဗာဘရကံ ဝိဘူးသိတဲ့ ဒေဝရရာဇ်နဲ့ ဝိရောစမာနဲ့ ဟောခိသတ္တံရငွေ အဘိသိခိုးသဲ”ဟူ၍ အလုံးစုံသောမင်းတို့၏ တန်ဆာဆင်ယင်းခြင်းဖြင့်။ သိကြားမင်းသုဖွှာ တင့်တယ်သော ဝေဿန္တရာဘုရားအလောင်းကို ဘိသိက်သွန်းကုန်သည်”ဟု လာရှိလေသည်။

သို့ဖြစ်၍ ရာဇဗုဒ္ဓဘာသာက မဟာသဘင်ပဲကြီး ဆင်နဲ့ရာဝယ်၊ မည်သည့် အဝတ်အထည်မျိုးကိုသာ ဝတ်ဆင်ရမည်ဟု အကန့်အသတ်စည်းကမ်းမရှိ၊ ပိုမို တင့်တယ်လျောက်ပတ်မည်ဟု ကျမ်းဟောင်းများ၌ ဆိုထားသဖြင့် ကျက်သရေမဂ်လာရှိမည်ထင်သော အဝတ်တန်ဆာများကို ရွှေးချယ် ဝတ်ဆင်နိုင်ကြရာ၊ ရွှေခြည်ထိုးဝတ်စုံများကို နောက်မင်းများလက်ထက်တွင် ခဲ့

ထွေပြုပြင်လာခဲ့ကြသဖြင့်၊ လွန်စွာတင့်တယ် လုပလာသည်ဟု ယူဆရပေ မည်။

သို့သော တိုးချုပြုပြင်သည်ဆုံးရှုံး မြန်မာဘုရင်များသည် အရှုံး ကို အရွက်မုတ္ပါးစေလိုသော ဆန္ဒရှိကြသဖြင့် ကျမ်းဂန်နှင့်လည်း မလွှတ်စေရ။ တိုးချုပြုပြင်၍လည်း ရနိုင်သော နည်းများကို ရှာဖွေပြုလုပ်ခဲ့ကြလေသည်။ မောင်းထောင်သာသနာပိုင်၏ မိန့်ကြားချက်အရ၊ မင်းမြောက်တန်ဆာငါးပါးမှာ ပုဂံပြု၍စောထိုးလက်ထက်ကပင် ရှိခဲ့ပြီးဖြစ်သည့်အတိုင်း နောက်မင်းများသည် ဆက်လက်၍ မင်းမြောက်တန်ဆာကို ငါးပါးထက်ပို၍ မထားကြဘဲ၊ ငါးပါးသာလျှင် နောက်ဆုံးဘုရင်ထိ အသိအမှတ်ပြုခဲ့ကြသည်ကို တွေ့ရလေသည်။

မိဖုရားတို့၏ အဝတ်တန်ဆာများ

ခြေခြည်ထိုးလုပ်ငန်းတွင် အခက်အခဲဆုံးဟု ခေါ်လောက်သော အဝတ်တန်ဆာများမှာ မိဖုရားခေါင်ကြီးများနှင့်အလယ်နှင့်၊ မြောက်နှင့်၊ အနောက်နှင့်၊ မိဖုရားတို့၏ အဝတ်တန်ဆာ စွဲဝယာများ ဖြစ်၏။ လုပ်ငန်း၏ လက်ဝင်ရုံမျှမက၊ ထိုအဝတ်တန်ဆာများသည် တန်ဖိုးအားဖြင့်လည်း အလွန် ထိုက်တန်လှသဖြင့် နှစ်းတွင်းသူများ အမြဲမျှော်မှန်း စိတ်ကူး၍ တမ်းတရသော စွဲဝယာတန်ဆာများဖြစ်၏။ အရွှေမဟေသီမိဖုရားခေါင်ကြီးတို့ ဝတ်ဆင်သောတန်ဆာမှာ (မဟာလွှတာ) ဟု ခေါ်၏။

မဟာလွှတာဝတ်စုံမှာ ရတနာခုနစ်ပါးစုံလင်စွာ စီခြယ်သည့်ပြင် ကန့်တွေ့ ပန်းနှုတ်ပန်းခက်တို့ဖြင့် အဆစ်ကျကျ အချိုးလှလှ ချုပ်လုပ် စီမံထားခြင်းကြောင့် ကျက်သရေမဂ်လာ အဖြောဖြာ ရှိပေးလိမ့်မည်။ ထိုတန်ဆာ

သည် ကန်းဘောင်ခေတ်တွင်မှ ခဲ့ထွင်ပေါ်ပေါက်လာခြင်းတို့ကြော် အဆန်းအညွှန် ကွန်ထားဟန်တူ၏။ အမြင်မြတ်ဆုံးသော မိန်းမတော်း၏ အလှ ဂုဏ်၊ ဓနဂုဏ်၊ ပကာသနအဟုန်တိုကို အစွမ်းကုန် ထုတ်ပြသိသကဲ့သို့ ရှိ၏။ ထို့ကြောင့်ပင် မြန်မာစာဆိပိဂိဂိုလ်ကြီးတို့သည်လည်း ထို့မဟလ္လာတာတန်ဆာ ကို အသီးသီး ချိုးကျူးကြကုန်၏။

ဦးတိုး၏ ရခိုင်ချို့ရတုတွင် “မျက် လွန်နဲ့၊ မြလုံးညီးနဲ့၊ ရောင်စိစိုး ရဲ့၊ ကြိုက်မသင့်သည်၊ ပြည်ခြင်းကွဲမ်းပြင်၊ နေလုလင်ဝယ်၊ စိန်မသံခဲ့၊ မျက် ခြယ်ရံလျက်၊ တောင်ပံ့ကြော်၊ မြို့ပွဲပွဲနဲ့၊ မန္တရသွဲ့၊ ဥဒေဝါးရွှင်သို့ မသင် ဟန်ယူ၊ ရွှေခြားသာလေး၊ သံပေးည်းည်း၊ နန်းချင်းကြ၍။ ဆက်၊ ဌီးမြတ်သက် လှုမ်းခြား၊ တင့်တယ်ထွေတွင်၊ ကုဇ္ဈာကိုးပြန်၊ ဘိုးတိုက်ရန်သည်၊ မဟလ္လာတာ၊ မင်းဆက်ရာလည်း၊ ရောင်ဖြားလျှပ်စက်၊ မွှောင်မရှုက်သည်၊ ပြီးပြက်ပြောင် နေခြည်တကား၊”ဟူ၍ စပ်ဆိုလေသည်။

မဟလ္လာတာတန်ဆာကို ဘယ်ပုံဘယ်သို့ စီမံချုပ်လုပ်၍ တန်ဖိုးမည် မျှရှိကြောင်းကို စွဲစွဲဝေး သိရှိအောင် ဖော်ပြထားသော လက်ာသွားတပုံ ကို ကျပင်းဘုန်းတော်ကြီး၏ တရားစာတွင် တွေ့မြင်ရပြန်သည်။ ထိုဘုရားစာ တွင်(နန္တမင်းတရားကြီး)၌ “သက်န်းအလှုရှင်၊ ဆင်ယင်ဝတ်ရန်၊ မဟလ္လာတာ၊ ထိုတန်ဆာ၏၊ ခြင်းရာအစိရင်ကား၊ ရွှေစဉ်နိက္ခ၊ တထောင်မျက်း၊ အမအရင်း တည်ပြီးလျှင်၊ အထည်လုံးသက်သက်၊ ပိုးမဖက်ချည်မသန်း၊ ငွေနန်းချည် ချုပ်သိ သူယ်လိန်လျက် ဝါးရိစိန်သုံးဆဲ့နှစ်ကွဲမ်းစား၊ ပုလဲနှစ်ဆဲ့တက္ကာမ်းစား၊ သန္တာနှစ်ဆဲ့တက္ကာမ်းစား၊ များစွာအဖိုး၊ မျက်မျိုးကျောက်စုံ၊ စုင်စိခြယ်လျက်၊ အလယ်ချက်ထိပ်ဖျားတွင် ပတ္တမြားလက်စွပ်တဆူ၊ နားပန်း၊ ဒူးပန်း၊ ပခုံး စွဲန်း၊ ပေါင်း၊ ခါးတထောင်ဖျားနှစ်ဖက်၊ အဆက်ဆက်တို့၌ အန္တာ မြဲလက်စွဲပ်

တဖက်တစ်စီ၊ ဆဲသီချိတ်လျက်၊ အလယ်ထိပ်ခေါင်းဆောင်း၍၊ ဥပေါင်းရှုပ်ပေါ်ထွက်၍ တောင်ရှုံး တောင်လက်၊ နှစ်ဖက် အကြော် ဘော်ငွေ့ သာခွဲ၊ လေ သာတောင်ပံ့၊ နိဖလံရွှေ့နှင့်၊ မဗ္ဗာရာ့၏အမြို့ဗုံး၊ နှုတ်သီးသန္တာ၊ နိလာမျက်ဆန်း၊ အလျှော့တွေးတွေး၊ လည်ရေးမြစ်များ၊ ခပ်သိမ်းရတနာ၊ စီခြယ်မြားသော မင်္ဂလာဥပေါင်းဂရုပ် ရတနာသည် ရှိုးရှိုးရွှေ၊ ဆင်မြန်းသောကာလှုံး၊ ကြော်-ကဟန်၊ ထောက်ယက်ဆန်း၍၊ ခုန်ပုံးမတတ် ရောင်စုံခတ်သဖြင့် လျော်ာက်ပတ်စွာ ကျက်သရေရှိလေသည်။

အထက်ပါ ကျပ်းတရားစာ၌ ဖော်ပြရာတို့မှာ၊ မဟလ္လာတာတန်ဆာကို ချုပ်လုပ်ရပေါ်ကြောင်း အဓိပါယ်ပေါ်လွင်ပြီး ဖြစ်သောကြောင့် ရှင်းပြု ဘို့ မလိုပြီ။ ထိုမဟလ္လာတာ တန်ဆာထက်နိမ့်သော တန်ဆာများကို ရာထူးဂုဏ်ထူး အဆင့်အတန်းအလျောက် နိမ့်၍ ချုပ်လုပ်ဝတ်ဆင်ကြရ၏။ ပုံပန်းမှာ မဟလ္လာတာပုံ ခပ်ဆင်ဆင်ပင် ဖြစ်ချေသည်။ မဟလ္လာတာထက်နိမ့်သော “ကေမတ္တက” တန်ဆာကို အလယ်နှင့်မိဖုရားမှစ၍၊ အနောက်နှင့် မြောက်နှင့် မိဖုရားများအထိ ဝတ်ဆင်ရ၏။

ထိုတန်ဆာမှာ ဒုတိယအမွန်မြတ်ဆုံး တန်ဆာအမျိုးဖြစ်၍ ဆုံးအပ်ခဲ့ပြီးသောဂုဏ်ထူးနှင့် ပြည့်စုံသော မိဖုရားများသာလျှင် ဝတ်ရုံးနှင့်၏။ ပြုလုပ်စိမိပုံတို့ကို စာဆိုတော်ဦးတိုး၏ ရတုတွင်-

“ငှက်ကိုနှုံး၊ နတ်ပိပိလည်း၊ ရောင်ဂါာသတ်၊ သနပတ်နှင့်၊ နဝရတ်ခက်၊ ကြိုးချိတ်ဆက်သား၊ ဘလက်လနေ၊ အထွေထွေလျှင်၊ ပြောရွှေ့နှုံး၊ ရင်လွှေ့မှုံးဆင့်ဆင့်၊ ဒုလ္လာ့အပါ၊ သွယ်ချေတောင်ပံ့၊ မြို့ဗုံးဆံသွန်းသွန်းခက်မျှန်းတင့်မျိုး၊ ဆောက်လုံးထုံးသည်၊ ခါးကြိုးမြို့တ်ပါ၊ ဒုံးသာနှင့်ရတနာနှင့်

ဝတ်၊ ဂကမတ်ကို၊ လှန်တ်န္တော်းမြင်၊ မယ်မပြင်ဟု၊ သဘင်ပဲဆက်၊ မဆင်ရက်သည်၊ ကိုးမျက်ရောင်တွေ ရည်တကား။”

ဤသိစပ်ဆိတားရာ၊ ပြုလုပ်စီမံပုံများကို အလွယ်တကူ သိနိုင်ကြပေမည်။ ထိုကဗျာတွေက တန်ဆာကဲသို့ အလားတူ၍ တန်ဖိုးနိမ့်ကျသော တန်ဆာများတို့မှာတား အဆောင်ရ မိဖုရားကျယ်များသို့ ဝတ်ဆင်စေ၏။ ထိုတက်နိမ့်သောတန်ဆာများကို အစဉ်လိုက် ဝန်ကြီးဝန်ကျယ်မှုံးမတ်ကျယ်တို့က တော်များကို ဝတ်ဆင်စေ၏။ အပြင်အဆင်မှာ အနည်းကျယ်လျှော်၍ ပြင်ဆင်ရ၏။ တန်ဖိုးကိုလည်း လျှော်၍ထားရ၏။

ထိုကဲ့သို့ ရွှေခြည်ထိုး အဝတ်တန်ဆာများကို နှစ်းတွင်းပဲသဘင် အဆောင်အထောင်များ၌ ဝတ်စားဆင်ယင်ကြရသောကြောင့်၊ ရွှေခြည်ထိုးလုပ်နေးမှာ ဘာရင့်လုပ်နေးတရပ်သာ ဖြစ်ချေသည်။ မင်းတုံးမင်းတရားလက်ထက်က ရွှေခြည်ထိုးလုပ်သား ရွှေကြယ်ခတ်လုပ်သားနှင့် ဂုဏ်နှုံးလုပ်သားများကို လခကြီးငွေ ပေးထား၏။ ရွှေခြည်ထိုးအမှုထမ်း ၂၀ ကို တော်းလျှင် စပါးတင်းရေ ၃၃၀ ရရှိ၏။ ထိုလုပ်သားများမှာ ရွှေတိုက်ဝန်ရှိ၏ ဝန်စုအမှုထမ်းများဖြစ်၏။

ဂုဏ်နှုံးသူများမှာ အဖိုးတန်ကျောက်မှုက်ရတနာတို့ကို လှပစွာ ဂုဏ်နှုံး၍ အဝတ်တွင် ထည့်သွင်း ထိုးချုပ်ရသဖြင့် ရွှေခြည်ထိုးခြင်းအလုပ်နှင့်မတူချေ။ များသောအားဖြင့် ပန်းတိမ်အလုပ်တတ်သူများဖြစ်၏။ ရွှေတိုက်ဝန်ကြီးလက်အောက်၌ အမှုထမ်း၍ လူပေါင်း ၁၀ ယောက်ရှိ၏။ လစာမှာ စပါး ၂၁၅ တင်းစီ ရရှိ၏။

ထိနောက် ရွှေကြယ်ငွေကြယ်များကို လုပ်လောက်အောင် အမြဲခတ် ၍ပေးရသော ရွှေကြယ်ခတ် အလုပ်သားတို့မှာ အမှုထမ်း ၂၀ မျှရှိ၍၊ လစာ ၄၄ စပါး ၂၂၀ တင်း ရရှိကြလေသည်။ ထိုမှုတပါး ဘုရင့်အထည်အလိပ် အမျိုးမျိုးတိုကို အမြဲမပြတ် ရာသီဥတုအလိုက် ချုပ်လုပ်ပေးနေရသော အလုပ်သမား လူသုံးစားရှိ၏။ ငှါးတို့မှာ မြန်မာ၊ ရှုမ်း၊ ကုလားတို့ဖြစ်ကြ၏။ ထိုအလုပ်သမားများသည် အချုပ်တိုက်တော်တွင် ထာဝရ ချုပ်လုပ် နေကြရသဖြင့် လူပေါင်း ၃၀ မျှရှိ၏။ လစာငွေမှာ တလလျှင် ၁၁၄၇ မျှဖြစ် လေသည်။ ဤကား ရွှေခြည်ထိုးလုပ်ငန်းနှင့်ပတ်သက်၍ အကျဉ်းမျှ ဖော်ပြ လိုက်ခြင်းဖြစ်၏။

(၅)

မြန်မာယောက်၏ တို့၏ ဝတ်စားဆင်ယင်မှု

မြန်မာယောက်၏ ဝတ်စားဆင်ယင်ပုံကို ကျွန်ုပ်တို့ထောကလှမ်းမှုသမျှ မှတ်စုမှတ်ရာ အဖြာဖြာတို့နှင့်သက္က ရေးသားဖော်ပြလိုက်ပေသည်။ အမှန်ကို ဝန်ခံရသော် နှစ်ပရီဇ္ဇာ ဝေးလွန်းလှသော ခေတ်ကာာလက ဝတ်စားဆင်ယင်ကြပုံကို အတိအကျ ဖော်ပြနိုင်ရန်မှာ လွယ်ကူသောလုပ်ငန်းမဟုတ်ပါချေ။ သို့ဖြစ်သောကြောင့် သုတေသနပိုဂိုလ်တို့သည် ရှေးခေတ် ဟောင်းနှင့် ယခုခေတ်တလျောက်ကို ဆက်စပ်၍ ဥာဏ်ဖြင့် ညီးမြှင်းမြှင်၍ ဆင်ခြင်သင့်ပေသည်။

ယောက်၏ တို့အဖွဲ့ရှိ အောက်ပိုင်းအဝတ် နှင့် ဦးခေါင်းတန်ဆာ အစရှိသည်တို့ ပါဝင်လေသည်။ အဝတ်အစားများမှာ ဘုရင်နှင့်တက္က မင်းညီမင်းသား မှူးဌားမတ်ရာ သေနာပတီ စသည်တို့၏ ဝတ်စားဆင်ယင်ပုံ၊ စစ်သည်တော်တို့ ဝတ်စားဆင်ယင်ပုံနှင့် အပြင်အပတောင်သူ လယ်လုပ် ကုန်သည် စသည်တို့၏ ဝတ်စား ဆင်ယင်ပုံများမှာ ကဲပြားခြားနားသည်ကိုတွေ့ရ၏။

ပုဂံခေတ်ဟောင်းက သာမန်ယောက်၏ တောင်သူလယ်သမား အလုပ်သမားတို့ဝတ်စားဆင်ယင်လေ့ရှိသောအကျိုးကို ဖျင်ဟုခေါ်ကြောင်း ပုဂံကျောက်စာဟောင်းများနှင့် မှတ်စုဟောင်းများအရ သိရှိရ၏။ “ပေါရာက ကထာလက်သစ်”၏ “ဖျင်နှင့်သင်တိုင်း။ မှတ်ပိုင်းတုယင်။ အကျိုးပင်တည့်”ဟုဆိုသဖြင့်၊ ထို့ခေတ်က အကျိုးကို—ဖျင်ဟူ၍ရှုံးသင်တိုင်းဟူ၍ရှုံးရှင်း၊ တုယင်ဟူ၍ရှုံးရှင်း၊ ခေါ်ဆိုကြကြောင်း သိရ၏။

ထိမှတပါး ပုဂံစောလှဝန်းဘုရား ကျောက်စာတွင် “ပိတ်သောပူချည်ဖျင့် သထည်။ လက်သမား-ရှာ ပိတ်သောလေပူချည်ခနီးဂုံ။ ပုရာနှင့် ထောက်ပေသလေဖျင့်စုထည်”ဟူ၍ တွေ့ရှိရသဖြင့် ဖျင့်မှာ အကျိုးဖြစ်၍ ခါးဆီးမှာ ခါးဝတ်လုံချည်မျိုးပင် ဖြစ်မည်ဟု ယုံကြည်မိသည်။ ဖျင့်အကျိုးနှင့် ခါးဆီးများကို လက်သမား ပုရန်စသော အလုပ်သမားများအား ပေးရသည်ဟု ဆိုသဖြင့် ဆင်းရသား အဝတ်အစားမျိုး ဖြစ်မည်ဟု ယူဆသင့်လေသည်။ ဖျင့်ဟုခေါ်သော အကျိုးမှာလည်း “ပုချည်ဖျင့်”ဟုဆိုထားသဖြင့် ပုချည်မှာ၊ ပင်နိုထည်ကဲသို့ငြင်း၊ သို့မဟုတ် ပိတ်အထူးကဲသို့ငြင်း ဖြစ်မည်ဟု ယူဆ ရလေသည်။ အကျိုးပုပန်းသဏ္ဌာန်မှာ သင်တိုင်းကဲသို့ ခေါင်းစွပ်အကျိုးမျိုး ဟု ယူဆမိသည်။

ပုဂံခေါ်က ဖျင့်ဟုခေါ်သောအကျိုးကို ဆင်းရသားနှင့်တက္က မင်းမူးမတ်တို့ ဝတ်ဆင်ကြသည်ဟု ယူဆရသည်မှာ တရာ်ပြေးမင်းဟုခေါ်သော မင်းခွေးချေးသည် တရာ်တို့ လိုက်သဖြင့် အောက်ပြည့်ဘက်သို့စုံဆင်းခဲ့ရာ အစားကျေးသူ ဖြစ်သည့်အတိုင်း ဟင်းခွက် ရာဝာ ပြည့်အောင် မစားသောက်ရသဖြင့် ဖျင့်လက်ကာ၍ ငိုးသည်ဟုရာဇ်တော်ကြောင်း တွေ့ရှိရ၏။

ထိမှတပါး ပုဂံခေါ်က ရာသောကြံးအမတ်ကြံးသည် သီဟသူမင်းသား ကြောစဉ်တွင် ဖျင့်လက်ကို မသိမ်းမိသဖြင့် ကူမ်းသွေးနှင့်ထွေးခံရ ကြောင်း သိရှိရ၏။ ထိုခေါ် ထိုအချိန်က ယက်ကန်းပညာ ထုန်းကားမူး မရှိသေးသဖြင့် မင်းနှင့်ဆင်းရသား တန်းတူပင် ထိုအဝတ်မျိုးကို ဝတ်ဆင်ကြရသည်ဟုလည်း ယူဆနိုင်လေသည်။

အပေါ်ဝတ်မှာ ဖျင့်ဟုခေါ်သောအကျိုးကို ဘုရင်နှင့် အမူတော်ထမ်းများအတွက် လက်ကျယ် ခါးရှည် အထည်မျိုးဖြစ်မည်ဟု ထင်မိ၏။ ဆင်းရ

သားတို့အဖို့မှာကား ကရင်သင်တိုင်းကဲ့သို့ ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် ဆင်းရဲသား တောင်သူလုပ်သားတို့မှာ ဖျင်ဟုခေါ်သော သင်တိုင်းကို အခါ ခပ်သိမ်း ဝတ်ဆင်ခြင်း မပြုကြဘဲ၊ ပခုံးတင်တဘက်ဖြစ်သော “ဘုံပတီး”ကို သာ ပခုံးထက်မှာတင်လျက် သွားလာလုပ်ကိုင်ကြသည်ဟု ယူဆဘူယ် ဖြစ် ချေသည်။ ပေါ်ရာဏေထာတွင် “ဘုံပတီး”ဟူသည်မှာ အပေါ်တင်ပုဆိုးဟု ဆို၏။

ပုဂံခေတ်က ဘုံပတီးမှာ ဆင်းရဲသားသုံးကဲ့သို့ ဆိုရြှားသော်လည်း မင်းစိုးရာဇာတို့ကြလည်း သုံးစွဲကြသည်ဟုပင် ယူဆမိသည်။ အင်းဝခေတ်သို့ ရောက်ရှိလာသောအခါ ဘုံပတီးမှာ အတော်ပင် ဂုဏ်ရှိသော ပခုံးတင်တန် ဆာ ဖြစ်လာသည်ကို တွေ့ရှိရသည်။ သဏ္ဌရာ၏ ၉၄၀ ခုနှစ်တွင် ရှင်အဂ္ဂ သမာဓိရေးသားသော ဘုံခန်းပျို့တွင် “ပြောပြုချောမော၊ ရောင်ကျော ဘိတ်ဘိတ်၊ သပိတ်ကရား၊ ယမားဆောင်းထိုး၊ ဘုံပတီးနှင့်၊ အုံးကြီး ပြောက ထိုး၊ ကတိုး ထုံကာ၊ ကမွလာက”ဟူ၍၍ဆိုထားသဖြင့် ရဟန်းသုံး ဒုက္ခိုင် ပခုံးတင် သက်န်းကိုလည်း ဘုံပတီးဟုခေါ်ကြောင်း သိရပြန်သည်။

ပေါ်ရာဏေထာ လက်ာသစ်တွင်မူကား “ဘုံပတီးမှ ခင်းနှီးပိတ်ပါး” ဟူ၍၍ဆိုသဖြင့် အခင်းပိတ်ချေဟု သဘောပေါ်ကြလေသည်။ ဘုံပတီးကို ပင် “ပတီး”ဟု ခေါ်ဝါးသေးကြောင်း နှစ်ရှုင်နောင်ရတွေ့ “ဖြူဆွဲတ်ခင်း နှီးး” ပတီးပိတ်ပါး။ ကိုယ်နှင့်ခြားလျက်”ဟု ပါရှိလေသည်။ တွင်းသင်းမင်းကြီးရေး “နေကပျို့”တွင် “မင်းသုံးကေရာ်ဖြစ်တော်မူပြီး ရထားစီး၍၍၊ ပတီး ဖြူလျပ်၊ ပေါ်ထပ်တင်လွှာ၊ ဆင်ဝတ်ကာာနှင့်”ဟုတွေ့ရသောကြောင့် အင်းဝ ခေတ်တွင် ဘုရင်များအသုံးပြုသော ပခုံးသိုင်းတဘက်တမျိုးဟု ယူဆမိလေ သည်။

ဖျင်ဟူသော အကျိုးမှတပါး “သို့ရင်း” ဟူသောအကျိုးကို မင်း မူး မတ်အရာရှိများ ပုဂံခေတ်က ဝတ်ဆင်ကြသည်ဟု ယူဆမိ၏။ ပုဂ္ဂိုးနတ် တောင်ဘဲလက်ဘွှဲ့၊ “သိုးကလေ”ဟု အစချို့ သိုးစွဲမှတ်သားထားသည်ကို ထောက်၍ နှစ်းတွင်းသုံး တန်ဆာတမျိုး ဖြစ်မည်ဟု ယူဆရလေသည်။ အထူး သဖြင့် နတ်ချင်းနတ်သံများတွင် ထည့်သွင်း စပ်ဆိုခဲ့ကြသည်ကို တွေ့ရ၏။ ဤနေရာ၏ “သိုးရင်း”ဟု အချို့စာများတွင် ရေးသားကြသော်လည်း အချို့ စာများတွင် “သိုးယင်း”ဟုတွေ့ရှိရသည်။ သိုးကို ဦးထုပ်ဟူ၍ရှိရင်း၊ ခမောက် ဟူ၍ရင်း၊ ခေါ်စမှတ်ပြုကြောင်းကိုလည်း အချို့မှတ်တမ်းများ၏ တွေ့ရ သည်။

၁၁၃၁ ခုနှစ် တပေါင်းလပြည့်ကျော် ၈ ရက်နေ့ နာခံပြောကြီးမူး ရာဇ်နော်ရထာအား အမိန့်တော်ပြန်စေရန် လွှဲအပ်သောအမိန့်စာတွင် “ရွှေ မြို့တော်စောင့် နတ်ဘီလူး ၄ နှင့် ပုဂ္ဂိုးနတ်မောင်နှုန်မကို နှစ်စဉ်တင်မြဲတိုင်း တင်စေ။ နတ်ကန္တားပွဲမှစ၍ ပွဲသဘင် စည်ပင်သာယာအောင် ခံစေ။ ပြည်သူ ပြည်သားတို့ကိုလည်း နှီးဆောင်၍ တတ်ကုန်သမျှ တင်ကြား ပသစေ။

“နတ်မောင်နှုန်မကို တင်ရန် တကျွန်းဆေးရေး ပုဆိုး။ တကျွန်း ထဘီ။ မာသရာက်အကျို့၊ သိုးယင်း၊ ၁၊ ခေါင်းပေါင်း၊ ၁၊ ခေါင်းတင် ၁၊ လည်ရောက် ၂၊ ရွှေတန်းဆောင်း ၂၊ ငွေ့တန်းဆောင်း ၂၊ ရွှေပန်းခိုင် ၂၊ ရွှေဆိုင်း ၁၊ သနားတော်မှုသည်။ နတ်အဝတ်တန်ဆာ နတ်ကန္တား ပသရန် များကို စာရင်းနှင့် သေချာအောင် ကျိုဝင်းကို အပ်၍တင်စေ”

နောက်ပိုင်းခေတ်တွင် “သိုးယင်း”ဟူ၍သာလျှင် ရေးသားပြောဆို လေ့ရှိကြသည်ကို တွေ့ရ၏။ မင်းခမ်းမင်းနားတို့၏ အရာရှိပေါ်ယောကျားများ မိန်းမ များဝတ်ရသော အကျိုးမျိုးကို သိုးယင်းဟုခေါ်သည်။ မဏ္ဍလေးခေါ် မင်း

တန်းမင်းနှင့်သီပေါ်မင်းများခေတ်၌ သိုံယင်း အကြီး ၃ မျိုးရှိကြောင်း သိရ၏။ (၁) အကြီးအနားမှာ ၁၁-စသောလှပသော အနားပတ်များမပါသော သိုံယင်းရှုံးရှုံး၊ (၂) ကဗျာပိသောသိုံယင်းမျိုး၊ (၃) ကဗျာပိကြုံပေါက် သိုံယင်းမျိုးဟူရှိလေသည်။ အကြီးချုပ်သော အထည်စမှာ ပုံဇွန်ထုပ်ခေါင်း ပေါင်းစ အထည်ကိုင်း၊ မာသရာက် ခေါင်းပေါင်းစပိတ်ကိုင်း၊ ချုပ်ရသည်။ လက်ဖျားနှင့်တက္က ကိုယ်ထည့်ပွဲချုပ်ရသည်ဟုမှတ်တမ်းဟောင်းများ ဦးတွေ့ရ၏။

နတ်ဝတ်သော သိုံယင်းအကြီးမှာ၊ မင်းညီမင်းသားများ ဝတ်သော သိုံယင်းကဲ့သို့ ဒုးဖိုးရုံးများသာ မဟုတ်၊ ဖနောင့်ထိအောင် ရှည်လျားသည်ဟု ဆိုသည်ကို မဟာဂိရိ နတ်သံမူဟောင်းတွင် “ယပ်ဝန်းကိုင်ကာ၊ အကြီးဏျုက်၊ ခါသာညာက်သည်၊ အလက်ဖွားကို၊ ပထ်ညာနောက်က၊ ယဉ်လမ်းဖြောင့် အောင်၊ ဖနောင့်ကျလို”ဟု ပပ်ဆိုထားသည်ကို တွေ့ရ၏။ အရှည်ဆိုသည်မှာ ကဗျာပိသည်ကို ဆိုလို၏။ အကြီးအဖျားအနားများ၏ တလက်မခွဲခန့် ငွေလျက်ပြားတရစ်၊ တလက်မ၏ ၄ ပုံး ၁ ပုံခန့်ရှိပေါ်သော ငွေတံပူပြား တရစ်ဆစ်၍ သတ်ရကြောင်း ဆိုလေသည်။

သိုံယင်းအကြီးမှာ နှုန်းတွင်းသူ နှုန်းတွင်းသားများ၏ အဝတ်တန်ဆာများသာဖြစ်၏။ ပုံဂံခေတ်မှ အင်းဝခေတ် ကုန်းဘောင်ခေတ်များတွင် ဆင်းရဲသားများသည် အကြီး ခေါင်းပေါင်း စသည်တို့ကို ဝတ်ဆင်ကြပြီဟု သိရလေသည်။ မိန်းမတို့အဖွဲ့လည်း သပ်ယပ်လှပသော အကြီးများကို ဝတ်ဆင်ကြပြီဟုလုပ်ကြည်မိသည်။ သဏ္ဌာန် စဂေါ် ခုနှစ် အဝမင်းခေါင် လက်ထက်က ရှင်မဟာရန္တသာရရေးသော “တောင့်တဲ့တွန့် ရတုပိုဒ်”တွင် “ရွှေချည်ရေးသို့ ပုံမွေး ရွှေအကြီး၊ ရွှေထဘိနှင့်၊ မြစ်ရွှေနားသွာ်း၊ နွဲနှဲနောင်း

လျက်”ဟု တွေ့ရှိရသည်။ ထိမှတပါး ဝန်ကြီးပဒေသရာဏာရေး လုပ်ထဲနဲ့ တျော်ချင်း၌ “ဝသနကာလ မိုးကျေတည့်လျှင်၊ ပျော်ပျော်ပါးပါး၊ မယားနှင့်ဆွဲ ငယ်လင်၊ လက်တဲ့ငယ်ခြေငင်၊ ကိုယ်တွင် အဝတ်၊ ပုံဆိုးအကျိုး စုတ်ပဲပြီ။ ချည် နီးမောင်း တွေ့တွေ့တွေ့ကယ်နှင့်လေး”ဟူ၍ စပ်ဆုံးထားသည်။ ထိုပြင် ကပိ လက္ခဏာသတ်ပုံတွင် “အကျိုးရင်ဖုံး။ ကိုယ်ဝန်ဖုံး။ ပိတ္တုန်းပိတ်နှင့်ရန်း” ဟူ၍ တွေ့ရှိရ၏။

ထိုစဉ်က ဆင်းရဲသားတို့ဝတ်သော ခါသာပိတ်၊ ကရတ်ပိတ်တို့ကို ရင်ဖုံးချုပ်လုပ် ဝတ်ဆင်ကြသည်မှာ၊ တရုတ်အကျိုးများကို အတူယူ၍ ရင်းပုံစုနှင့်ဆင်တူ ချုပ်ရပ်စွာ မြန်မာဆန်ဆန် ပြုပြင်ဝတ်ဆင်ကြ၍၊ ရင်စွေ အကျိုးများကိုလည်း ထိနည်းတူစွာ အဆိုပါပိတ်တို့ကို ချုပ်လုပ်ဝတ်ဆင်ကြ သည်ဟုသိရ၏။ တရုတ်ရင်စွေအကျိုးမှာ ကြယ်သီး ၁၀ လုံး ၁၂ လုံး တပ်ထား သော်လည်း၊ မြန်မာအကျိုးမှာ၊ ငါးလုံးသာလျှင် တပ်ကြ၏။ ဆင်းရဲသားများ ဝတ်ဆင်ပုံကို ကပိလက္ခဏာသတ်ပုံတွင် “ခါသာကရတ်၊ သဏ္ဌာန်၊ ညစ်ပတ် လဲ အောင်ဆင်”ဟူ၍ရင်း၊ “ပုံဆိုးပုံကတ်၊ ပိတ်ကျည်းခတ်၊ ကရတ်ခါသာ ဖျင်” ဟူ၍ရင်း တွေ့ရှိရလေသည်။

မြန်မာယောကျားတို့ ဝတ်ဆင်ကြသော အဝတ်တန်ဆာများကို ခဲ့ ခြား သိအပ်သဖြင့် ဘုရင်မျှူးမတ စသည်တို့၏ ဝတ်စုံများကိုလည်း ချွန်လှပ် ထားရန် မသင့်ချော်။ မြန်မာဘုရင်များသည် ကျမ်းဂန်ထူက်ညွှန်းချက်များ နှင့်ရုံးရာမပျက် ဝတ်စားဆင်ယင်လေ့ရှိကြမဲ့ ဖြစ်သည့် အတိုင်း ဝတ်ဆင်ကြ ၏။ ရာဏာဘိသေကခံပွဲကြီးများ၌ ဝတ်ဆင်သောအဝတ်တန်ဆာများမှာ၊ ရွှေခြည်ထိုး၊ ဂုဏ်သိုး၊ အဖိုးထိုက်ကျောက်မျက်ရတနာစီ အဝတ်များဖြစ် ၏။ ထိုမှတပါး လူပရိသတ်တို့၏ နှုတ်ဆက်ကန်တော့ခံရာဝယ် ဝတ်ဆင်ရပုံ

တမျိုး၊ တရားစီရင်ရာ၊ စစ်ထွက်ရာ၊ သာမန်အနားယူစဉ်အခါ စသည့်အချိန်
တို့၌ နေရာဌာနကို လိုက်၍ ဝတ်ဆင်ရလေသည်။ ဘုရင်နှင့်မင်းညီမင်းသား
တို့၏ အဝတ်တန်ဆာများမှာ အကျဉ်းအားဖြင့် အောက်ပါအတိုင်း ဖြစ်လေ
သည်။

မကိုဋ္ဌ—မင်းခမ်းမင်းနားပဲတော်ကြီးများတွင် ဝတ်ဆင်သောမကိုဋ္ဌ
မှာ ဦးခေါင်း၌ ဆောင်းရသော တန်ဆာဖြစ်၏။ စေတီပုဂ္ဂိုလို ရတနာမျိုးစုံ
ခြယ်လှယ်ထားသဖြင့် လွန်စွာတင့်တယ်သည်။ ယခုအခါ လူတိုင်းလိုပင် တွေ့
မြင်သိရှိကြပေလိမ့်မည်။ ထိုမကိုဋ္ဌအောက် နူးပြင်တွင် တပ်ဆင်သော သင်း
ကျေစ်မှာ ရတနာအမျိုးမျိုးနှင့်ဂုဏ်စိုး၍ ကြယ်ပေါက်များဖြင့် ပြုလုပ်ထား
၏။ ရှေးအခါက ငှါးသင်းကျေစ်ကို “ကဗျာမာလာ”ဟု ခေါ်ကြ၏။ စကြာမင်း
တို့၌ မဟာပုရိသတို့၏ ဥက္ကာသလက္ခဏာ လှပသော ပကတိနူးပြင်ကို အစွဲပြု
၍ ရွှေငွေတို့ဖြင့် ပြုပ်အပ်သော တန်ဆာဖြစ်သည်ဟု စာဟောင်း၌ဆိုလေ
သည်။

မကိုဋ္ဌမှာ သင်းကျေစ်၏ အထက်သို့ အခွဲလိုက် ကိုးဆင့် ပြု၍ အကြီး
အငယ် အစဉ်အတိုင်း စေတီသဏ္ဌာန် တက်၍သွား၏။ ထိုအခွဲကိုးခဲ့တွင်
စိန်တောင်ဟုခေါ်သော အချွန်ကလေးများ ထောင်လျက်ရှိ၏။ ထိပ်ဆုံး
တွင် သရဖူမတပ်၊ ပန်းခက်တပ်ဆင်ထား၏။ ယခုအခါ ဒေါင်းရုပ်တပ်ဆင်
ကြသည်ကို တွေ့ရသည်။ စည်းပုံမှာ အပြင်ရွှေသား အတွင်းကား ကတ္တိပါ
အနီခံရ၏။

ဘုရင်တို့၏ မကိုဋ္ဌကို “မကိုဋ္ဌသရဖူ”ဟုခေါ်ကြသော်လည်း “သရ^{ဖူ}”မှ အထွေ့စွဲကိုသာဆိုသည်။ အဘိဓာန်မှာ မကုဋ္ဌသဒ္ဓါ။ ကိရိယဒ္ဓါပရိယာယ^{နှု}စ်ပါးသာပြသည်။ အထွေ့စွဲတပ်ဆင်မှသာ သရဖူဟုခေါ်လေသည်။

နားပန်—မကိုဇ်၏ နောက် နားရွက်နှစ်ဖက်နောက်ကဲယ်မှ လက်ဝဲ လကျို့ နားပန် သို့မဟုတ် “နဂ်င်း” ဟူလည်းခေါ်ကြ၏။ နားပန်မှာ ကျောက် မျက်ရတနာများ ခြယ်ထားသော ပန်နှစ်ပုံသဏ္ဌာန်ဖြစ်၏။ အချို့ လောကီ ကျမ်းများ၏ နားပန်သည် မကိုဇ်၍ မဆင်ရ။ စည်းပုံ့ဗုံးသာလျှင် ဆင်ယင်ရ သည်ဟု ဆိုလေသည်။

ဗောင်း—ဗောင်းဆိုသည်မှာ ဘုရင်နှင့်မင်းညီးခေါင်း ထက်၍ ဆင်အပ်သောတန်ဆာ သို့မဟုတ် အဝတ်ကို ဆို၏။ အချို့မှတ်တမ်း များ၏ ဗောင်းသည် အသင့်ဆောင်းရန် ရတနာစီခြယ်ထားသည်ဟုတွေ့ရ ၏။ အချို့စာဟောင်းများ၏ကား ဗောင်းဆိုသည်မှာ ခေါင်းပေါင်းဖြူ၍ကို ဆို လိုသည်ဟု တွေ့ရလေသည်။ ဦးဗောင်း ဦးရှစ်ဟူ၍လည်း တွေ့ရ၏။ အင်းဝ မြို့ မင်းကြီးစွာစောက် လက်ထက်က ရခိုင်ကို သိမ်းပိုက်ပြီးလျှင် စောမွန်ကြီး ကို အပ်ချုပ်ရေးမှုး၊ ခန့်ထားခဲ့စဉ်၊ စောမွန်ကြီး ဆက်သလိုက်သော ရခိုင် နှင့်ကျင်ယ် ပေါင်းသော “ကျည်းဦးဗောင်း” ခေါ် အသင့်ပေါင်းပြီး ဦးရှစ် ခေါင်းပေါင်းကို မင်းကြီးစွာစောက် ရရှိပြီးနောက် အမတ်ပညာထိုကြီး မင်းရာအလေ့လျောက်ထားချက်ကြောင့်၊ ထိုဦးဗောင်းကို အသုံးမပြုဘဲ အလားတူ ဦးဗောင်းတစူတို့ ရတနာအမျိုးမျိုး ခြယ်လှယ်၍ သုံးစွဲသည်ဟု လာရှိသဖြင့် ဦးဗောင်းမှာ ထိုအချိန်ကစ၍ ပေါ်သည်ဟု အချို့မှတ်တမ်းများ၏ ဖော်ပြုကြ လေသည်။

မင်းမှုးမတ်တို့ ဆင်ယင်သော ဗောင်းမှာ “ဗောင်းစလွှယ်အပ်၊ စွဲ ရွှေယပ်နှင့်” ဟူသကဲ့သို့ ခေါင်းပေါင်းဖြူ၍ ပေါင်း၍ ရာထူးအလိုက် စလွှယ် တပ်ဆင်ပြီးလျှင် ယပ်ရိုးရှည်ကို ကိုင်လျက် လွှတ်ရုံးစသည်တို့ကို တက်ကြရ ကြောင်း မှတ်တမ်းဟောင်းများ၏ ဆိုသည်။ ရွှေယပ်ဆိုသည်မှာ နှုလုံးရည်

ဖြင့် အမှုထမ်းရသော အရာရှိများ ကိုင်ဆောင်သော ရီးရီးယပ်ရှည်တပ်ထားသော ထမ်းရှုက်ယပ်အရိုးနိကို ဆိုလိုသည်။

ခေါင်းပေါင်းဖြူး ပေါင်းရသော အစဉ်အလာတရပ်မှာ ပုဂံခေါ်က မရှိ၊ အင်းဝခေါ်လောက်မှုစဉ် ပေါ်ပေါက်လာသည်ဟု ယူဆမဲ့သည်။ ခေါင်းပေါင်းဖြူး ဖော်လုံးပေါင်းရသည်မှာ စိတ်၏ ဖြူးစင်သန်ရှင်းကြောင်း အထိမ်းအမှတ်ဖြစ်၍ ယပ်တောင်ကား တိုင်းနိုင်ငံကို အေးချမ်းသာယာစေသော နိမိတ်လက္ခဏာဟုဆိုလေသည်။ ပုဂံဖြူးကို ရာထူးအလိုက် တစ်ထောင် ပြုလုပ်ဆင်ယင်လေ့ရှိသည်။ ပုဂံဘူးသည်မှာ ပါဋ္ဌာသာပျက်ဖြစ်သော ပါဝါရာ-မှ ပုဂံဖြစ်လာသည်ဟုယူဆကြသည်။ စုလေးအဝတ်ကဲ့သို့ ဆွဲတ်ဆွဲတ်ဖြူး၍ လေပုန်းကဲ့သို့ရှိသည်ဟု ရှင်မဟာရဋ္ဌသရောရ၏ ဘူရိဒ်တော်ပေါင်းပျို့တွင် “ကပ္ပါဒ္ဓာ”၊ ပဒေသာမှာ လွှာယ်ကာဆွဲတ်ချု-ပါဝါရဟု၊ ဆွဲဆွဲဖြူးထား၊ ဝတ်စုလေးလည်း၊ ထူးခြားသနစ်၊ မြော်တွေးသစ်သော်၊ စင်စစ်သဘော၊ စလပ်လောဟု၊ တွေးတော်မှားအောင်၊ ဝင်းဝင်းပြောင်လျက်၊ ဖြူးရောင်ဖွေးဖွေး၊ လျှပ်နှင့်ပြေး၏”ဟူ၍ စပ်ဆိုထားလေသည်။

ခေါင်းပေါင်းဖြူးနှင့်ပတ်သက်၍ ပင်းယဝါးစီးရှင်လက်ထက်က “စိုင်ကျော်” ခေါ်သော ဘုရင့်မြင်းတော်အကြောင်းကို ဘုရင်ကိုယ်တိုင် ချီးကျျားတော်မှုပုံမှာ “ဂုံမြော်းစိုင်ကျော်သည် ပြောင်းတော်ဝယ် ဗောင်းထုပ်နှင့် နှင့်လေသော မြှင်သောသူတို့သည် ဥပုံးပုံးပုံးသကဲ့သို့ ထင်ကုန်၏”ဟု ဆိုလေသဖြင့် ခေါင်းပေါင်းဖြူး၏ အကြောင်းကို သိရလေသည်။ ရပ်ရွာအနေ ဆင်းရသားတို့မှာ ပုဂံနို့၊ ပုဂံပြောတို့တို့ ခေါင်းပေါင်းနီးပြောစသည်ဖြင့် ခေါ်ခေါ်သုံးစွဲလေ့ရှိကြ၏။ အင်းဝခေါ် အိုင်ချင်းတပုဒ်တွင် ယက်ကန်းသည်မိန်းမပျို့က သူရည်းစားသုံး ရက်ပေးသော ပုဂံအကြောင်းကို စပ်ဆိုထားရာ၌—“ပုဂံ

ရက်သစ်၊ မထုတေသနပေးတဲ့ ပိုးသေးမဲပါ၊ ခေါင်းပေါင်းပြာကို လည်မှာရစ်လို့”
ဟူ၍၏၏၊ ဝန်ကြီးပဒေသာရာဏ်၏ လယ်သမားဘွဲ့တျော်ချင်းတို့မှာ၊ “ပုဆိုး
အကျိုး စုတ်ပဲပြီ ချည်နိတ္တတ္တတ္တကယ်နှင့်လေး”ဟု စပ်ဆိုထားလေသည်။

ခေါင်းပေါင်းဖြူမှုတပါး၊ ဝန်ကြီးမှုးကြီးများမှာ မူးပွဲ့ပွင့်၊ တမှာ
ရွက်ထောင်၊ ဘွဲ့သင်းကျွဲ့တပ်စသော ဖဲ့ဗောင်းရွှေသားကတ္တိပါ့ဗောင်းရွှေ
သားများလည်း ထားရှိရ၏။ ထို့ဗောင်းများကား နေ့စဉ် အသုံးမပြု၍။
အချိန်အခါ အလိုက်သာလျှင် ဝတ်ဆင်ရ၏။ ဗောင်းမှာ ဘုရင်တိအဖို့သာ
လျှင်မဟုတ်၊ မင်းပျို့မင်းလွှင်တို့အတွက်လည်း စိစဉ်ပြုလုပ်လေ့ရှိကြောင်း၊
စိန်ကျော်သူ၏ ရတုတွင် “မင်းပျို့ပိုပို-ရွက်ချိနောက်ချပ်၊ ပန်းထပ်မြင့်က-
ချည်ကျွဲ့မခေါင်း၊ ဆင်ရန့်ဗောင်းကို၊ ယဉ်ကြောင်းခေါက်လုပ်၊ ပန်ဘို့အုပ်
ဝယ်၊ အထုပ်ဆယ်ဆင့်၊ မယ်ထားနှင့်၏”ဟုဆိုသဖြင့် သိရ၏။ ထိုပြင် ကပို
လက္ခဏာသတ်ပဲတွင် “ရမထိပိုတ်အုပ်၊ နောင့်ပေါင်းထုပ်၊ ကုပ်ချုံမတွဲနဲ့ နိုင်၊”
ဟုလာရှိသဖြင့် ဗောင်းထုပ်ဝတ်ဆင်ကြကြောင်း ထင်ရှားလေသည်။

မြန်မာဘုရင်တို့၏ နန်းတော်များ၌ နန်းမနန်းဦးနှင့်တည့်တည့်၌
ဗောင်းတော်ဆောင်ကို သီးခြားထားရှိပြီးလျှင် သရဖူတော်၊ မကိုဋ္ဌတော်၊
ပတ္တများဗောင်းတော်၊ နဝရတ်ဗောင်းတော်၊ ရွှေသားဗောင်းတော်၊ ငွေသား
ဗောင်းတော်များကို အမြဲပြုင်ဆင်လျက်ထားလေ့ရှိကြ၏။ ထိုအချိန်လောက်
မှုအစပြုခြင်း မြန်မာလူမျိုးတို့သည် ဦးဗောင်း(ခေါင်းပေါင်း)ကို အထူးသဖြင့်
အမြတ်တနိုး လေးစားစွာ အိမ်များ၌ ထားသို့ကပြီးလျှင် ပုံးသကင်စသော
ပရိတ်သတ်စုဝေးရာဌာနများ၌ ဝတ်ဆင်လေ့ရှိကြသည်။ ယခုခေါ်အထိပင်
ဖြစ်ချေသည်။

အမရပူရခေတ်မင်းသားများ ဝတ်ဆင်လွှဲရှိသော သဘင်တန်ဆာ များအနက်၊ သျောင်ထိုး၊ နားထွင်းမင်းလာပွဲကြီးများ၏ အောက်ပါအတိုင်း ဝတ်ဆင်ကြရ၏။

(အကျိုး)မာသရာက်အကျိုးကြီး။ လက်ဖျားဒုယင်ပါအထည်ရွှေပွင့် ထိုး၊ ပိုးရည်တောင် အာခြယ်၊ လက်ရင်းလက်ဖျား အနားချုပ်ရှိုးရွှေလက္ဌပ်။

ငှုံးအထည် ပိုးရည်တောင်အာခြယ်၊ ကြယ်ကြဲ လက်ရင်း လက်ဖျား အနားချုပ်ရှိုး ရွှေလက္ဌပ်။

ပိတ်အကျိုး လက်ကြပ်အထည်၊ ရွှေပွင့်ထိုး၊ ကြယ်စိုး လက်ရင်းလက် ဖျား၊ အနားချုပ်ရှိုးရွှေလက္ဌပ်။

(ပုံဆိုး)ဖဲစိမ်း၊ ဖဲပြား၊ အဝါ၊ ဖဲနီ၊ ရွှေပူဇ္ဈာန်ဆီ၊ ငွေပူဇ္ဈာန်ဆီတို့ကို စပ် ၍၍ချုပ်ရသော ငွေဇ္ဇာန်ဆီခြယ်ကိုက်စပ်ပုံဆိုး၊ ပန်းလက်ချိတ် ရွှေကြိုးလိုက်ပုံဆိုး၊ တကျွန်းရွှေရေးစက်အနားပါပုံဆိုး၊ ပုံဇ္ဇာန်ဆီအစိမ်း၊ အပြား၊ အဝါ၊ အနီ ကိုက်စပ်ချုပ်ရှိုး ရွှေလျက်ပြားကွဲပါပုံဆိုး၊ ဖဲဖြူ။ ရွှေရေးစက်အနားပါပုံဆိုး။

(ခေါင်းပေါင်း) ရွှေလောက်လေးကန့်ရွှေပွင့်ထိုး ကြယ်စိုးခေါင်းပေါင်း။

ရွှေနာဂတာထိုး ပိုးရည်ထောင်၊ အာခြည်၊ ကြယ်ကြဲ ခေါင်းပေါင်း၊ ရုံကွန်ခြား နိတာထိုး ခေါင်းပေါင်း။

ရုံကွန်ခြား နိတာပွင့်ထိုး ပိုးရည်တောင် အာခြယ် ကြယ်ကြဲခေါင်းပေါင်းဟူ၍ မှတ်တမ်းများ၏ တွေ့ရှိရ၏။

ဆင်းရဲသားတို့အတွက်မှာ ခါးဆီးကို ပုဂံခေတ်က ဝတ်ဆင်ခဲ့ကြ၍
နောက်ခေတ်များတွင် ပုံဆိုးများကို ဝတ်ဆင်ကြခြောင်း စာဟောင်းများ၏
တွေ့ရှုရ၏။ ဘုရင်တို့ ပုံဆိုးများမှာ များသောအားဖြင့် ဖဲ-ပိုးစသည်တို့ကို
ချုပ်လုပ်လေ့ရှုပေါ်လည်း၊ ဆင်းရဲသားတို့အဖို့မှာ ချည်ပုံဆိုးကိုသာလျှင်
ဝတ်ဆင်ကြလေသည်။ ထိုကြောင့် “ရှင်ဘုရင် ပုံဆိုး ပိုးချည်”ဟုဆိုစကားရှိ
ခဲ့ဘူးလေသည်။ ထိုမှတပါး မင်းထင်သက်ရှည်ဘွဲ့ခဲ့ စာဆိုတော်ဦးမင်း ဆို
သော ချည်ပုံဆိုးဘွဲ့ လေးဆစ်တွင် “ဂေါယာထိမဲ့ ဖန်နတ်ဝင်တော်ချို့မှာ
ရွှေအိမ်သူ ရစ်တန် ပေးတယ်၊ ချေးနှင့် မရော”ဟုစပ်ဆိုလေသည်။

ချည်ပုံဆိုးမှာ ဆင်းရဲသားတို့အဖို့သာမဟုတ်၊ မင်းမဟာဂိရိနတ်
အတွက်ပင် ချည်ထည်ကိုသာ ပုံဆိုးရက်လုပ်ကြောင်းကို ဝန်ကြီးပဒေသ
ရာဏာရေး ၃၂ မင်းနတ်ချင်းတွင် “နွဲခေါင်ငွေ ကြေ့ဆွန်း၊ ဆင်ပုံဆိုးမှာ
ပိုးမဖက်သည့်၊ စက်တကျနှင့် ယပ်ဝန်းကိုင်ကာ၊ အကျိုးကျရှုတ်”ဟူ၍ စပ်
ဆိုသားသဖြင့် ပိုးမဟုတ်သော ချည်ထည်ပိတ်ကို လောဘဘက်တင်သည်
ဟု ယူဆဘူး၍ ဖြစ်ချေသည်။ ဤကား မြန်မာသောကျေားတို့အဖို့ ဦးခေါင်း
တွင် ဆင်ရန် အဝတ်တန်ဆာ၊ ကိုယ်ဝတ် အကျိုးနှင့် ခါးဝတ်ပုံဆိုး စသည်တို့ကို
အကျိုးချုပ်၍ ဖော်ပြချက်ဖြစ်လေသည်။

(6)

မြန်မာ့ရိုးရာ ယက်ကန်းပညာ

မြန်မာဂျီးရာဝတ်ဆင်မှုတို့တွင် အထက်က ဖော်ပြခဲ့သည့်အတိုင်း
ချဉ်ထည်များကိုသာ အဓိကထား၍ ဝတ်စားဆင်ယင်ခဲ့ကြလေသည်။ မြန်
မာဂါဂ္ဂမ်းများကို နှစ်စဉ် တရုပ်ပြည်သို့ တင်ပို့ခဲ့ရသည့်မှာ လေ့အစင်းပေါင်း
၂၂၀၀ ရှိ၍ လေ့သစ်း၌ ဂုဏ်းအချင်း ၂ သော်း၊ စုစုပေါင်း အချင်း ၈ သော်း
ခန့် ရှိသည်ဟု မူးရွေးဆရာတော်၏ မှတ်စွမ်း တွေ့ရကြောင်း အထက်ကဖော်ပြ
ခဲ့လေပြီ။ ထိုဂါဂ္ဂမ်းများဖြင့် ရွှေးမြန်မာကြီးများသည် မိမိတို့အိမ်ထောင်စု
များ အတွက် လက်ယက်ကန်းများကို တည်ထွင်ခဲ့ကြလေသည်။

မြန်မာ့ယက်ကန်း ပေါ်ပေါက်ခဲ့သည်ကို အလုမ်းမှုသလောက်ရွာ
ဖွေခဲ့ရာ၊ ပုဂံခေတ်ဦးလောက်ကပင် ဖြစ်မည်ဟုယူဆမဲသည်။ ပုဂံခေတ်
ကျောက်စာများ၏ ပုဆိုး အကျိုးရက်လုပ်သူကို “ပုချည်သည်”ဟူ၍ငှင်း ယက်
ကန်းရက်သူကို “ယန်သည်”ဟူ၍ငှင်းခေါ်ကြောင်း ကျောက်စာဘောင်း
များ၏ တွေ့ရှိရ၏။ သဏ္ဌာန် ၄၂၂ ခုထိုး လှည်းထောက်ဘုရားကျောက်စာ
တွင် “မိုင်းတလုည်းကို ဖုတ်၍ အကျွမ်းမရသကဲ့သို့ ဖြစ်စေသော်”ဟု သစ္ဓာ
ဆိုပုံစံကားများကို တွေ့ရသဖြင့် ထိုအချိန်၏ ယက်ကန်းပညာများ ထွန်းကား
နေခဲ့သည်မှာ ကြောလေပြီဟုယုံကြည်သင့်၏။ “မိုင်း”ဆိုသောပေါ်ဘာရမှာ ပုဂံ
ခေတ်ကစ္စ၍ ယခုတိုင် ခေါ်ဝေါ သုံးစဲလျက်ရှိကြလေသည်။

ပုဂံခေတ်က ဆင်းရဲသားသုံးဖြစ်သော အဝတ်များမှာ လက်ရက် ပါဂ္ဂမ်းထည်များဖြစ်၍ ဘုရင့်အသုံးအဆောင် အထည်များမှာ အချိုက် အနှစ်ယ မှ ရရှိလိမည်ဟု ထုတေသနသုတေသန ဖြစ်လေသည်။ ဘုရင်များသုံးသော

အဝတ်တန်ဆာကို “ကမ္မ” ဟော၏ ဘန်တူလေသည်။ သမပိုက်ပျို့တင် “ဘောဓိ ဉာဏ်အတွေးယ” ဖြင့် အစချို၍ “ဖြူထားစကြာ ကမ္မကာသား၊ စမ္မာ နဂါရ” ဟု တွေ့ရှိရသဖြင့် တကျန်းဖြစ်အထည်များကို ဘုရင်များ ရရှိသုံးစွဲသည် ဟု ယူဆဘူယ် ဖြစ်ချေသည်။

ပုဂံခေတ်တွင် ထွန်းကားခဲ့သော ယက်ကန်းလုပ်ငန်းသည် အင်းဝ ခေတ်သို့ ရောက်ရှိလာသောအခါ အထူးပင် တွင်ကျယ်လာသည်ကို တွေ့ရှိရ လေသည်။ မြန်မာရိုးရာအလိုက် ယောကျားများမှာ အားခွဲနိုက်၍ စစ် တိုက်မှုထမ်း ပြုလုပ်ကြရ၏။ ထို့မှာတပါး လထ်ယာများကို လုပ်ကိုင်ကြရ သဖြင့် မိန်းမာများသည် ယက်ကန်းအလုပ်ကို အစအဆုံး လုပ်ကိုင်လေ့ရှိကြ လေသည်။ အီမ်းမြှုပ်နှံသူများဖြစ်ခြင်းကြောင့် “အီမ်သူ” ဟူ၍ ခေါ်ခဲ့ကြလေသည်။ မိန်းကလေးများအဖွဲ့ ငယ်စဉ်ကပင် ယက်ကန်းပညာကို မသင်မနေရ ပညာရပ်တရုံအနေနှင့်သင်ကြားလာခဲ့ကြရသည်မှာ “ယောကျား များ စာမတတ်က မျက်ကန်းလို မိန်းမာများ ယက်ကန်းမတတ်က အကျိုးလို” ဟုဆိုရိုးပင် ရှိခဲ့လေသည်။

မြန်မာမိန်းကလေးများသည် ယက်ကန်းအလုပ်ဖြင့် တနေကုန် အလုပ်လုပ်ကိုင်ခဲ့ကြတောင်းကို အင်းဝခေတ်က ရှုံးမယာရွှေသာရ စပ်ဆိုခဲ့သော “စတုဓမ္မသာရပျို့” ဟတ္ထိပါလက်အဖွဲ့၌ “ဗိုင်းမှူဝါမှူ” ညီစေတုသို့။ ဖန်ပြုပျစ်ကြတ်၊ အီမ်လုံးထိတ်မျှ၊ မဆိတ်မညံ၊ ချည်ဝင့်သံလည်း၊ တရံမပြတ်၊ ချားရဟတ်နှင့်၊ ချည်သွက်မချား၊ ချည်ပါထူထာ မအားကြတည့်၊ ချည်ချာချည် ရှုံး၊ လုပ်ဘွဲ့သွေ့မပျက်၊ လက်ယက်ယဉ်ခံ၊ သုံးပါးစုံလျက်၊ ပြောဟံများစွာ၊ ပြောက်ထိုးမှာလည်း၊ အဝါအရွှေ၊ ပြောခြေဖြူနှို့၊ ဉှုံကားဉှုံနှင့်၊ ဉှုံသို့တင့် ဟု၊ ခြေထုတ်ရှာရာ၊ ပညာဖော်ထုတ်၊ စီရင်နှုတ်ဖြင့်၊ တမုတ်နယ်နှာ၊ ပန်း

ဆီးမှက၊ စသည်ကျစ်လျှော်၊ ပန်းစစ်ပျေားလျက်၊ ပန်းမန်းညက်နှင့်၊ ဖွယ်ချက်ဖော်ဝေး၊ နားချောင်းပုရိတ်ချဉ်၊ ဆီကြည်ပြန်မွေး၊ ရှားစေးနဲ့သာ၊ ချပ်လှာတံ့ပြီး၊ ကူးမှုးသီးနေလှပ်၊ ဆော်ဖန်ကြပ်၍၊ သနပ်ချော်စိုက်၊ အိမ်အလိုက်ဖြင့်၊ အိမ်၌ ကုန်အောင်၊ ကြင်းမဲ့ဆောင်သည်၊ အိမ်ထောင်လူရေး၊ ပွဲန်၏တည်း။”ဟူ၍စပ်ဆိုထားသဖြင့် အိမ်သူတို့လုပ်ငန်းတရပ်ဖြစ်သော ယက်ကန်းအကြောင်းနှင့်တက္း အိမ်ရှင်မတို့ အလပ်များပုံကိုလည်း ထင်မြင်လာကြစေရန်၊ ရှင်မဟာရဋ္ဌသာရ ပုဂ္ဂိုလ်ကျော် ဖော်ပြတော်မူခဲ့လေသည်။

ထိုမှုတပါး ယက်ကန်းလုပ်ငန်း တိုးပွဲးလာခြင်းကြောင့် အကြောင်းတရပ်မှာ တောင်းဘုရင် တပင်ရှေ့ထီးသည် ထိုးဒယားကို သိမ်းပိုက်ခဲ့စဉ် ယက်ကန်းပညာသည်များကို ခေါ်ဆောင်လာပြီးလျှင်၊ ဟံသာဝတီသို့ပြု၍ မြန်မာ ယက်ကန်းပညာကို ပြန်ပွဲးစေခဲ့သည်။

ထိုမှုနောက် ကုန်းဘောင်ခေတ်သို့ ရောက်ရှိလာရာ ပိုးယက်ကန်းများ ခေတ်စားလာသည်ကို တွေ့ရှိရ၏။ သဏ္ဌရာ့၏ သာသူ ခနှစ်တွေ့ကုန်းဘောင်ခေတ်စတည်ခဲ့သော အလောင်းဘုရားသည် ထိုးဒယားနှင့်မော်ပူရ အာသနတို့ကို အောင်မြင်တော်မူသဖြင့် ယက်ကန်းပညာသည်များကို ခေါ်ဆောင်တော်မူခဲ့ပြီးလျှင် သက်ဆိုင်ရာဒေသများသို့ ပို့တော်မူ၏။ အာသနပြည်မှ ယက်ကန်းပညာသည်များသည် ပိုးယက်ကန်း ကောင်းစွာ ထွန်းကားနေသော ပြည်မြို့။ ပေါက်ခေါင်းနှင့် ရွာဘိန်းမြို့များသို့ ပို့ထား၏။

ထိုမှုနောက် ဆင်ဖြူရှင်ဘုရင်လက်ထက်တွင် တကြို့မ ထိုးပန်းပညာသည်များကို ခေါ်ဆောင်လာ၍ သင့်လျှော်ရာ မြို့များသို့ပြုချေပေးခြင်းဖြင့် မြန်မာတပြည်လုံးတွင် ယက်ကန်းပညာသည်များ အနှစ်အပြား ထိုးတတ်လာခဲ့ခြင်း ဖြစ်ချေသည်။ ဘိုးတော်ဘုရားလက်ထက်သို့ရောက်

သောအခါ ပြည်ဘက်မှ အာသန ပိုးယက်ကန်းသည်များကို အမရပူရသိ ခေါ်ယူခဲ့ပြီးလျှင် နှစ်းတွင်း၌ထားကာ ပိုးယက်ကန်းပညာကို ဘုရင်ကိုယ် တိုင် အားပေး လုပ်ဆောင်စေခဲ့သည်။ နှစ်းတွင်း၌ မဲနယ်ဆိုးကန်ကြီးများ ကို တည်ဆောက်ပေးခဲ့သည်မှာ ယခုတိုင် အဆောက်အအီးဟောင်းများ တွေ မြင်နိုင်ကြလေသည်။

ထိုမှနာက် နိုင်ငံခြားမှလာသော အဝတ်အထည်များကို အတူယူ ၍၍ရက်လုပ်ကြပြန်သဖြင့် ယက်ကန်းပညာများ အထူးတိုးတတ်ကြီးပွားလာခဲ့ လေသည်။ ထိုကဲ့သို့ ပညာသည်များ တိုးပွားချိန်တွင် အပြိုင်အဆိုင် အနိုင် ရက်လုပ်ကြသဖြင့် အချို့ယက်ကန်းသည်များသည် နတ်တို့၏ အကူအညီကို ပင် တောင်းခဲ့ကြသည်ကို တွေ့ရ၏။ ယက်ကန်းပညာသည်တို့၏ ဆိုင် သော ယက်ကန်းနတ်တို့မှာ “ရသမင်ဂျီ”ဟူ၍၍င်း၊ “ဝါပချင်းနတ်”ဟူ၍၍င်း ခေါ်ကြ၏။ ရေးဟောင်းကျမ်းများ၌ ထိုနတ်မှာ “သီဒ္ဓရ သမုဒရာရေး၌ အမြေနေ၍ လူတို့ကိုစောင့်သော ဟိန္ဒြာနတ် ၁၂ ပါးတွင် တပါးအပါအဝင်” ဟု ဆိုလေသည်။

အချို့မြန်မာ့ဒေသများ၌ “ယက်ကန်းရှင်မ”ဟု ခေါ်သော နတ်မှာ အင်းဝမြို့၊ ပွဲမမင်းခေါင်၏ အနောက်ဆောင်မိဖုရားဖြစ်သည်ဟု ဆိုလေ သည်။ ထိုမိဖုရားသည် နတ်စိမ်းဘဝမရောက်မိက လူအဖြစ်နှင့် အင်းဝအ နောက်ဘက်ရှိ ဝါခင်းသို့ ကိုယ်လုပ်တော်များနှင့် အတူ ယက်ကန်းပညာကို လေ့လာ လုပ်ကိုင်ရင်း လာရောက်ကြချိန်တွင် မိဖုရား၏၎ယ်ချစ်ဖြစ်ခဲ့ဘူး သော မင်းကျော်စွာသည် သေ၍ နတ်စိမ်း ဖြစ်နေသည်ကို မင်းနှင့်တက္က မိဖုရားမြင်သဖြင့် လန့်၍၍သေပြီး နတ်စိမ်း ဖြစ်သည်ဟု ဆိုလေသည်။ ထိုနတ် များသည် ယက်ကန်းသည်များအား ကူညီကြသည်ဟု ယုံကြည်ကြ၏။

အချို့ဒေသတွင် ယက်ကန်းနတ်ကို ပသကြရာဝယ်၊ သီဆိုရသော နတ်ချင်းမှာ “ရသမင်ရှိ—ရွှေဖော်ရှိ၊ ဖော်ရှိရှင်မ၊ နတ်ကယ်လေး၊ တိမ်းပ သား၊ ရိမ်းပသား၊ တောင်ဘက်လယ်ကွင်း၊ တောင်ခြေရှင်းယာခင်းစောင့် တဲ့ ဖိုးအောင်ကျော်၊ ခေါ်ပေးခေါ်ပေး” ဟုဆိုရလေသည်။

ထိုနောက် ဘကြီးတော်လက်ထက်သို့ ရောက်သောအချိန်တွင် မကိုပူရ ကသည်းယက်ကန်းပညာသည်များကို အထူးအခွင့်အရေးပေးလျက် အမရပူရပြီးတော်တွင် နေရာရပ်ကွက်များ ချထားပေးပြီးလျှင် ပိုးထည်များ ကို အပြိုင်အဆိုင် ရက်လုပ်စေ၏။ ထိုအခါက အချိတ်ပုဆိုး အမျိုးမျိုးများ စတင် ပေါ်ပေါက်လာသည်မှာ မကိုပူရ ကသည်းယက်ကန်းသည်တို့၏ လက် စွမ်းများဖြစ်သည်ဟု ဆိုလေသည်။ ထိုအချိန်က မကိုပူရ ကသည်းယက်ကန်း ဆရာကြီးတုံးဖြစ်သော “လင်းလင်းအကြေပတ်” သည် ရာကျ အချိတ်ပုဆိုးကြီး များကို ပြသနိုင်သဖြင့် ဘုရင်၏ ဆုတော်လာဘ်တော်များ ရရှိကြောင်း သိရ လေသည်။

ထိုမှုနောက် ပုဂံမင်းလက်ထက် ရောက်သောအခါ ပိုးရှုံးသားများကို မြောက်ပြင်ရပ်မှ ဆေးဆိုးပညာကျော်တို့က ရောင်စုံဆေး ခိုင်အောင်ဆိုးပေး ကြပြီးလျှင် ကသည်းရပ်ကွက်များက အပြိုင်အဆိုင် ရက်လုပ်ကြသ ဖြင့် “မြောက်ပြင်ပုဆိုး” များမှာ ယခုတိုင် နာမည်ကြီးလျက် ရှိချေသည်။

ပုဂံမင်း၏ လူထုံးတော် လယ်ဝန်သံတော်ဆင့် ဆောမြို့စားမင်းသည် မြတ်ကိုသံဆင့် အရာဖြင့် အမူတော်ထမ်းရှုက်စဉ်က ယက်ကန်းတွေ အပြိုင် အဆိုင် ရက်လုပ်ကြသောခေတ်ဖြစ်၍ မိမိကိုယ်တိုင်ကြိုက်သလို ပုဆိုးအ ဆင်ဆန်းကို ရရှိစေရန် မိမိအိမ်၌ ပုဆိုးရစ်တန်ပေး၍ ရက်လုပ်စေကြောင်း လေးဆစ်ကဗျာတပုံး တွေရှိဘူး၏။

“အဲခံမှာ ရွှေလုံသားလို့ နယ်ကြားကမြတ္တိုးကိုင်။ တကျနှုန်းမှ မူန်တဲ့၊ ကောက်တော်ခဲ ရုပ္ပါးမှု၊ တိုးလိုခန့်ခိုင်။ ရိုင်းခင်ကိုမြောက်ပြင် ဆိုးငယ်နှင့် နှုတ်ပိုးစဲ ဆီမဆိုင်၊ ခြားကြီးခိုင်အိမ်ဖြစ်။ ယဉ်ရစ်တန်-ငယ်ချစ် ရွှေကို ဘန်မြို့ မတန်သူ မဆင်ကြစေနှင့်၊ မြင်ရရင် မရှေ့သွင်းထဲမှာ သုံးမယ်ဆင် နှစ်းဝင်ခါးမှာမှာ ထားတဲ့ဆင်သစ်”ဟူ၍ တွေ့ရှုရ၏။

ယက်ကန်းပညာများ တနေ့တြေား တိုးတက်လာခဲ့ရာ မင်းတုန်းမင်းလက်ထက်တွင် အိမ်ရှေ့စဲ ညီတော်ကနောင်မင်းသား၏ အစွမ်းသတိဖြင့် နှိုင်ငံခြားမှ ယက်ကန်းစက်ကြီးများကို မှုယူ၍ ယက်ကန်းစက်ကြီး ၁၂ လုံးဖြင့် စီမံပြုလုပ်နေဆဲမှာပင် တိုင်းပြည်အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့လေသည်။ ထိုအချိန်မှာပင် ကနောင်မင်းသားခေါ်ယူထားသော နှိုင်ငံခြားမှ မှ ယက်ကန်းပါရဂူများအနက် ပြင်သစ်ပြည်မှုရောက်လာသော ပါရဂူကြီး “ဒဲနိဂုရီ”နှင့် “ကာနိဗာ”ဆိုသူ့နှစ်ဦးတို့သည် ကတိုပါ၊ သတ္တလတ်၊ ပိုးစဲသည်တို့ကို ရက်လုပ်ပေးသဖြင့် အထူးအောင်မြင်ခဲ့လေသည်။

ဘုရင်ကိုယ်တိုင် အထူးအားပေးသဖြင့် တိုင်းရင်းဖြစ် သတ္တလတ်၊ ကတိုပါ၊ အထည်များကို တိုင်းသူပြည်သားများ၊ ကြည့်ရှုနှင့်ရန် ပြပဲမှား ပြုလုပ်ပြသပေးသည့်ပြင်၊ ဝန်ကြီး မှူးကြီး သူငွေးသူကြယ် စသော ဝယ်နိုင်သူများ ဝယ်ယူခွင့်ပြုပေးခဲ့လေသည်။ ထိုနောက် ယက်ကန်းဌာနတွင် ယက်ကန်းဝန်များ ခန့်အပ်၍ ထိုလုပ်ငန်းကြီးကို တိုးချဲ့လုပ်ကိုင်စေခဲ့လေသည်။ ထိုအချိန်က ယက်ကန်းစက်များသာမက၊ ဆန်စက်၊ ဖလ်ချက်စက်ရုံကြီးများ၊ အုတ်စိုရုံကြီးများ၊ မဲနယ်ချက်စက်ရုံများ၊ သံစက်ရုံများ၊ လက်နက်စက်ရုံ၊ ကျေည်ဆန်မျိုးစုံလုပ်သော စက်ရုံများ၊ အားလုံးစက်ရုံပေါင်း ၅၀ မျှ တည်ဆောက်လုပ်ကိုင်ခဲ့၏။ ထိုစက်ရုံအားလုံးတို့တွင် အရာရှိ အရာခံ ဝန်ကြီး ဝန်

ထောက်စသော အုပ်ချုပ်ရေးမှူးများကို စီမံအုပ်ချုပ် ခန့်ခဲ့စေ၏။ အဆိပါ စက်ရုံအားလုံးကို စုပေါင်းအုပ်ချုပ်စေရန် စက်မှုလုပ်ငန်းဝန်ကြီး ဝန် ထောက်စသော အုပ်ချုပ်ရေးမှူးများကို စီမံအုပ်ချုပ် ခန့်ခဲ့စေ၏။ အဆိပါ စက်ရုံအားလုံးကို စုပေါင်းအုပ်ချုပ်စေရန် စက်မှုလုပ်ငန်းဝန်ကြီးအဖြစ် သား တော်ကြီးမဏ္ဍာရာမင်းသား “သီရိမဟာသုဓာတ်ရာဇာ”ကို လွှဲအပ်အုပ်ချုပ်စေ ခဲ့လေသည်။

ထိမှနာက် မင်းကလေးလက်ထက်ဟူခေါ်သော သီပေါ်မင်း လက် ထက်တွင် အဆိပါစက်မှုလုပ်ငန်းများသည် တိုင်းရေးပြည်ရေး လူပ်ရှားမှူးကြောင့် ကောင်းစွာ ဖွံ့ဖြိုးခြင်း မရှိရုံမျှမက၊ အချို့စက်များ လုံးဝရပ်နား ထားလိုက်ရလေသည်။

(၃)

မြန်မာ့ရိုးရာ ဆိုးဆေးများ

ရွှေးမင်းများလက်ထက်က မြန်မာယက်ကန်းသည်တို့သည် ဆေးများကိုလည်း လက်တွေ့လေ့လာစုစမ်း ပြုလုပ်ကြရာ၊ နောင်လာနောက်သားတို့အတွက် ရေးမှတ်ထားခဲ့ကြသော ဆိုးဆေးမှတ်တမ်းဟောင်းများကို တွေ့ရှိရလေသည်။

ပုံဆိုးများတို့ ဆေးဆိုးနည်း

ဆေးနိုကား ချိတ်ကို ရောင့်ဖျော်၍ သုံးကြိမ် (ရေတခါ) လျှော့သုံးကြိမ်သုံးထပ်စွဲအောင် ရေ၍လျှော့။ သို့မှ အပြာလိုသော ချေးသီးမန်ယ်နှင့်ဖျော်၍ ပြော၏။

ပုံဆိုးဆေးဖော်နည်း- ချေးသီးသဖန်ခါးသီး ထောင်းသော အရေငင်၊ သဖန်းခါးကိုနည်းစေ။ ချေးသီးကို အလျင်ဆိုး။ သုံးခါပြုတ်၊ ချိုပ်ရေနှင့်ဆိုး။ တောက်ရပ်ပြာရည် စမ်း၍ဆျုံထည့်။ အချုပ်ကား ဆူးကျင့်။ ကြတ်ဆူးရှိုးနိုရှုတ်ကို ထောင်း၍ အရည်နှင့်ပြုတ်၍ ရောပြီးလျင် မလျှော့နှင့်။

အစိမ်းဖော်နည်း-သဖန်းခါးရွှေ့။ ကစေ့ရွှေ့။ အရည်နှင့်သွင်း(တဲ့ထည့်) တောက်ရပ်ပြာရည်ခံ၍ရေး။

အပြာ-မဲရိုင်းကြီးရှုက်ထောင်း။ သုံးရက်ရေစိမ်။ ထိုနောက် အရေ
ကိုစွမ်းယူ။ ထုံးအနည်းငယ်ရော့။ အချိုက်-ဝါးပြာ။ နှမ်းပင်ပြာကို ထည့်
ကြသည်။

အနို-ချိုပ်၊ ပေါက်ခေါက်၊ ဆီးခေါက်၊ အင်ကြွင်းခေါက်၊ သစ်ရာ
ခေါက်တို့ကို ရောထောင်း အရေဖျော်ဆိုး။

အဝါ-ပိဋက္ခသက်နှီးသားပေါက်များကို ရော၍ ထိုးလေးရက်ပြုတ်ထားပြီးမဖိုး။

အနက်-သဖန်းခါးထီး၊ သစ်ဆိမ့်ထီး၊ ထီးပြုထီး၊ တမာထီး။ ကြုံထီးပြုတရာည်ကင်းထီး၊ ထိဇေးများမှာ ခည်ထည်ထီးရန် ဇေးများပြု၏။

ပုဂ္ဂိုးရွှေအမြတ်အရောင်မှန်သော ဒုတ္ထာ၊ လက်ချား၊ နှစ်းစိပ်း၊ ကျောက်ချဉ် ဤလေးပါးကို သံပုရာရည်နှင့်ဖျဉ်၍ ရွှေမြတ်ကို သုတ်၊ အသစ်ကဲ့သို့မြတ်စေ၏။

ရွှေမြတ်ဆုံးနည်း-ဒုထား၊ လက်ချား၊ နှင့်စီမံး၊ သည်သုံးပါးကို
သံပူရာရည်နှင့်ဖော်၍ ရွှေမြတ်ကို သုတေသနမှုပါ။

ပိုး ဝါ ပကတိဆီးနည်း-ပိုးဖြူကို ဆပ်ပြာရောကြည်ကြနှင့်ပြုတဲ့
ဖြူလှအောင်ဖွဲ့။ တောက်ရပ်ရွှေက်ရည်နှင့်သုံးခွက်တစ္ဆောက်တင်ကြို့ချုံ၍။ အေး
မှ ဆပ်ပြာရည်တောက်ရော့။ သည်အရည် နှစ်ပါးကို ပိုးနှင့်တန်နှုန်းသာရှိစေ။ မ
များစေနှင့်။ ပိုး ၁၀ သားလျှင် သိတင်းမှုနှင့် ၁၅၂ သား၊ တောက်ရပ်ရွှေက်ရည်
၁၇၆ သားခန့်ခတ်ရှုမျှေး ပိုးကိုအစ်ခု ဆီးး နယ်လည်း နယ်ခိုင်စေ။

ချည်နှင့်ပိုး ဆီးဆေးများနှင့်စပ်လျဉ်း၍ မြန်မာနည်းဟောင်းများ သည် များစွာပင် ရှိခဲ့ဘူးလေသည်။ သို့သော်လည်း ယခုခေတ်အနေနှင့် ဗဟို သုတေသနဖြစ်မှတပါး အခြားအကျိုးဖြစ်ဖို့ မမြင်သဖြင့် ရှိုးရာနည်းဟောင်း အနေနှင့် မှတ်သားရန် ဤများသာ ထည့်သွင်းလိုက်ရပေ၏။

ယခုအချိန်ကား မြန်မာပြည်တွင် ချည်ထည်စက်များ ထွန်းကားနေ ချိန်ဖြစ်ချေသည်။ မြန်မာပြည်သို့ လွန်းပုံစက်ယက်ကန်းများ ရောက်ရှိလာပုံ ကိုယ့်ကား အနည်းငယ် ဒေါ်ပြုသင့်သည်ဟုယူဆသဖြင့် အောက်တွင် တင်ပြ လိုက်ရပေသည်။

ခရစ်သွေ့ရာ၏ ၁၈၉၀ ပြည့်နှစ်က အိုင်-စီ-အက်စ်အရာရှိမှစ တာဘာကဲလ်(Buckle)ဆိုသူသည် အက်လန်နိုင်ငံမှ လွန်းပုံ၊ ယက်ကန်းပညာ တတ်ကျွမ်းသူမစွာတာဗင်တန်(Mr.Vinton)ကို ဒေါ်ယူလျက် မြန်မာပြည်အ ကျော်းထောင်များ၏ ထိုပညာကို စတင်သင်ကြားစေ၏။ ထိုနောက် ကြည့်မြင် တိုင် ကရင်နှစ်ခြေးသာသနပြုအသင်းတွင် ယက်ကန်းနည်းပြဆရာအဖြစ် ခန့်အပ်ပေးလေ၏။ ထိုအသင်းသားများက အထက်ပါလွန်းပုံ ယက်ကန်း ခတ်နည်းပညာကို တောလက်ကျေးရွှေများသို့တဆင့် သင်ပြပေးရလေသည်။

သို့သော် ယက်ကန်းဆရာမစွာတာဗင်တန် ကွဲယ်လွန်လေလျှင် ယက် ကန်းပညာကို အရေးတယူဂုဏ်ထိုက် မနှိုက်တော့ပေ။ လွန်းပုံယက်ကန်း ပညာမှာလည်း မြန်မာတို့လက်ဝယ်သို့ ကောင်းစွာမရောက်လိုက်ရဘဲ ပျောက် ကွယ်သွားတော့၏။ ထိုအချိန်က ထောင်ပြန်များသာလျှင် လွန်းပုံယက်ကန်း ကို တတ်ကျွမ်းကြလေ၏။

သက္ကရာဇ် ၁၂၂၂ ခုနှစ်လောက်တွင် မြန်မာပြည်တရားဌာနမင်းကြီးဖြစ်သူ မစွဲတာဆောင်းဒါး(L.H.Sauders)သည် လွန်းပျံယက်ကန်းတိစ္စကို တဖန်ပြန်၍ အသက်သွင်းလိုက်ပြန်၏။ အဂ်လန်မှ လွန်းပျံတခုကို မှာယူ၍ မြန်မာပြည်တွင် ထိလွန်းပျံနှင့်ရက်လုပ်နှင့်သော ယက်ကန်းစင်ကို စီမံပြုလုပ်စေ၏။ ၁၂၃၄ ခုနှစ်တွင် အမရပူရမြို့၌ လွန်းပျံယက်ကန်းစင်များ ထော်မှုက်အောင်မြင်စွာ စတင်ပေါ်ပေါက်လာခဲ့လေသည်။ မြန်မာနှင့်ကသည်းယက်ကန်းသည်များသည် သမဝါယမဝန်ထောက်မင်း ဦးမောင်မောင်ပြားနှင့်အဖွဲ့သားတို့၏ လုံးဆောင်မှုကြောင့် စိတ်ပါဝင်စားလာကြပြီးလျှင် ၁၂၂၆ ခုနှစ်တွင် စေတနာကောင်းရှိသူ မင်းကြီးဆောင်းဒါး၏ အမည်ကို ယူ၍ ဆောင်းဒါး ယက်ကန်းကျောင်းကို တည်ထောင်ခဲ့ကြ၏။ ထိုနောက် မြန်မာပြည်မှ နိုင်ငံခြားနည်းများကို ကောင်းစွာ တတ်ကျေမ်းသော ဆရာကြီးများနှင့်သင်ကြားခဲ့လေသည်။

မြန်မာယက်ကန်းပညာသည်စစ်စစ်ဦးရေမှာ ၁၉၂၁ ခ သန်ကောင်စာရင်းအရ (၁၈၇၅)မျှရှိ၍ ရက်လုပ်ကြသော ချည်ခင်နှင့်ပိုးခင်များမှာ ပေါင်ချိန်သိန်းတရာ့တဆယ်မျှရှိ၏။ ဝင်းတို့မှာ လက်ယက်ကန်းသမားများသာ အသုံးချသော ချည်ခင်များဖြစ်၏။ ရက်လုပ်ပြီးသော အထည်ကိုက်ပေါင်းမှာ(၄ ကုပ္ပါ)မျှဖြစ်၏။ အထည်များ၏တန်ဖိုးမှာ (တကုပ္ပ)ဖိုးမျှဖြစ်ချေသည်။ လက်ယက်ကန်းဖြင့် ရက်လုပ်သော ပိုးရိုင်းများမှာ တနှစ်အတွင်းပေါင်ချိန်(လေးသိန်း)မျှဖြစ်၍ ရက်လုပ်ပြီး ပိုးထည်သန့်သန့် ကိုက်ပေါင်း(၁၅ သိန်း)၊ တန်ဖိုးမှာ (သုံးဆယ့်ပါးသိန်း)မျှဖြစ်၏။ ထိုကဲ့သို့ အရောင်းအဝယ် ညွှန်ပေးလှသောခေတ်ဆိုး အချိန်ကြီးမှာပင် မြန်မာလက်ယက်ကန်းမှ ထွေက်ရှိသောပစ္စည်းတို့၏ တန်ဖိုးမှာ သိန်းပေါင်း ၁၃၅သိန်းမျှ ရခဲ့ဘူးကြောင်း

ကို ဆောင်းဒါးရက်ကန်းကျောင်းအပ်ကြီး အန် ဘီ မန်ဖို့ အစီရင်ခံစာအရ
သိရှိရ၏။

နိဂုံး

မြန်မာရိုးရာ အဝတ်တန်ဆာဝတ်ဆင်မှုများဟူသောစာတမ်းကို ရေး
သားပေးပါရ၏ စာပေါ်မာန်စာတည်းဌာနမှ ပုဂ္ဂိုလ်များက တောင်းဆိုသဖြင့်
အနှစ်နှစ်အလလမှ စုဆောင်းရာမျိုးထားသော ကျွန်ုပ်တို့၏ “မြန်မာယဉ်ကျေး
မှု စွဲယုံကျမ်းကြီး”လက်ရေးမှထဲမှ သက်ဆိုင်ရာတိုကို ကူးယူထုတ်နှစ်ပြီး
လျင် ၁၉၆၃ ခု နိုဝင်ဘာလ ၃ ရက်နေ့၌ ပေးအပ်ခဲ့၏။ စာမျက်နှာကို ကန့်
သတ်၍ ပေးထားသဖြင့် ထိစာမျက်နှာနှင့်ကိုက်ညီအောင် လိုရင်းအချက်
ခက်ဆစ်တို့ကိုသာလျှင် သူတေသိပုဂ္ဂိုလ်များအတွက် ဖော်ပြလိုက်ခြင်းဖြစ်
ပေသည်။ မြန်မာလူမျိုးတို့၏ ရုံးရာဝတ်ဆင်မှုတိုကို အထူးလေးစားလျက် အ
မျိုးကို စောင့်ထိန်း၍ ပြည်ထောင်စုကြီးကို မြတ်နိုးကြကုန်သော မြန်မာပြည်
ထောင့်သားတို့သည် ဤစာတမ်းကို ဖတ်ရှု၍ မြင့်မြတ်လှသော အမျိုးသား
စိတ်ဓာတ်ဖြင့် ဤကမ္မာသူ ကမ္မာသားအားလုံးတို့အား မိမိတို့နှင့်ထပ်တူ
ကြည့်ဖြူသွေ့ ချစ်မေတ္တာ ပိုးနိုင်ကြပါစေသည်း။

ဒဂ္ဂနိုင်နတ်ရှင်

စာပေမီမာန်ပုံနှိပ်တိုက်၊ (မှတ်ပုံတင်အမှတ်-၀၀၃၂)၂၁၁၁-ပြည်လမ်း

ရန်ကုန်မြို့၊ တွင် ဦးကျော်အုံးက ရိုက်နှိပ်၍ စာပေမီမာန်စာတည်းများပိုးမြတ်စိုး

(မှတ်ပုံတင်အမှတ်-၀၈၉)က တာဝန်ခံထဲတေသန။

(အလုပ်အမှတ်-၂၅၇၆)